



ଅଧ୍ୟତ୍ମିକ ପ୍ରକାଶକଳିକା । ମହାଶର୍ପାଯ୍ ପ୍ରକାଶନ ।
ପ୍ରକାଶକଳିକା । ମହାଶର୍ପାଯ୍ ପ୍ରକାଶନ ।

୦୬୭୫୦୭୨୨୨୨ । ୦୬୭୫୦୭୨୨୨୨

sarpaymaha@gmail.com
www.facebook.com/maharsarpaypublishing
www.maharsarpay.com

ထုတ်ဝေမြင်း	တတိယအကြိမ်
အောက်တိဘာ ၂၀၂၄ ခုနှစ်	၅၀၀
စောင်ရေး	နိုင်ငံတိုး
ပျက်နှာပုံးဒီဇိုင်း	အော်သီမံသူစီး (၁၁၂၈)
ထုတ်ဝေသူ	ဦးဝင်္ဂလာလုပ်စဉ် (နှင့်သင်ပုဂ္ဂိပ်တိုက်-၀၀၄၄၁) ဝါယာဝါယာ၏၍
ပုံးစိုင်သူ	အမှတ်-၁၉၇-၁၉၆၆ ၃၉-လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
စာစင်	ချုပ်စိုင်
စာအုပ်ချုပ်	ကိုယ် (ငွေအော်စည်းအုပ်ချုပ်လုပ်ငန်း) ဝါယာဝါယာ၏၍
ဖြန့်ချိရေး	မဟာဓာတ်
တန်ဖိုး	အမှတ်-၁၅၂၂ သေယာနေ့လမ်း၊ ၂-နံပါတ်၊ သုတေသန သံနှုန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၉၄၅၀၂၂၃၀၈ ၀၉၄၅၀၂၂၃၀၈
	၂၀၀၀၀ ကျပ်

ကျော်အောင်

ကျော်အောင်
 ရန်ကုန်၊ မဟာဓာတ်
 ၁၁၂၈၊ ၂၀၂၄ ခ. ၁၂၀၂၅
 (၃) ကျော်

କୁଳୀ

କୌଣସିଆର୍ଦ୍ଦ (ମୁଖ୍ୟମାପ୍ରକାଶ)

COOLIE

B Y M U L K R A J A N A N D

ଓ ହାତ ଦିଲେ (ଦିଲିନ୍ଦିନ - ୧୯୦)

မိတ်ဆက်စကား

မြန်မာနိုင်ငံသည် လူဦးရေ သန်းခြောက်ရာရှိသော တရာတ်ပြည်
ကြီးနှင့် လူဦးရေ သန်းလေးရာမျှရှိသော အိန္ဒိယပြည်ကြီးတို့၏ ကြားမှာ
တည်ရှိသည်။ ဤပထဝီ အနေအထားသည်ပင်လျှင် မြန်မာ့သမိုင်းကို
ထိရောက်စွာ ပြပြင်ခဲ့ပေသည်။ ရွှေလည်း ပြပြင်မြဲ ပြပြင်ပေါ်းမည်။

ဗမာလူမျိုးတို့သည် တရာတ်ပြည် ကန်စွေးသမှ ဆင်းသက်ခဲ့သည်
ဟု လူမျိုးရေး အရင်းအမြစ်ဆိုင်ရာ ပညာရှင်များက အခိုင်အမာ ဆိုကြသည်။
ဗမာလူမျိုးတို့၏ ဘာသာစကားမှာ တရာတ်ပြည် ဘာသာစကားစုများမှ
ဆင်းသက်ခဲ့သည်။ ဗမာဘာသာစကားသည် တရာတ်ပြည် အပါအဝင် တို့က်
ဘာသာစကားနှင့် ရင်းနှီးစွာ ဆက်သွယ်နေပေသည်။

သို့သော ဗမာသည် မိမိ၏ ပြောစကားကို ရေးသားသောအခါ
အိန္ဒိယပြည်မှ ရေးစာလုံးကို ယူ၍ ချဲထွင်ပြပြင် အသုံးပြုခဲ့သည်။ မြန်မာ
ယဉ်ကျေးမှုနှင့် မြန်မာအတွေးအခေါ်တွင် များစွာ ထဲမောကြီးနေသော ဗုဒ္ဓ
ဘာသာကို အိန္ဒိယပြည်မှ ယူခဲ့လေသည်။ မြန်မာဘုရင်တို့သည် အိန္ဒိယ
ဘုရင်တို့၏ အဝတ်တန်ဆာကို အတူယူ၍ ပြပြင်မွမ်းမံပြီး ဝတ်ဆင်ကြသည်။
မြန်မာဝန်ကြီး၊ မတ်ကြီးတို့သည် တရာတ်ဝန်ကြီး၊ မတ်ကြီးတို့၏ အဝတ်

တန်ဆာများကို အတူယူ၍ ပြပြင်မှမဲ့မံပြီး ဝတ်ဆင်ကြသည်။ ဗမာသည် တရာတ်လက်ဖက်ကို စားပြီး ကုလားကွမ်းကိုလည်း စားသည်။ ဗမာနိတ်ကျမ်းများနှင့် ဆုံးမစာများကို ကြည့်လျှင် ဗုဒ္ဓ၏ ဒေသနာများအပြင် တရာတ်ပညာ၏ ကွန်ဖြူးရပ်(ကုန်ဖူးစပ်)နှင့် ကုလား နိတ်ဆရာတ်၏ စာဏကျတို့၏ ထိပါဒုများလည်း ပါဝင်နေသည်ကို တွေ့ရပေမည်။

အချုပ်အားဖြင့် ဆိုရလျှင် ယနေ့ ဗမာသည် ကုလား၊ တရာတ်တို့အား ရောမွှေပြီး ဗမာပင်ကိုနှင့် ပြပြင်မှမဲ့သော ဟင်းလေးအိုးကြီးပင် ဖြစ်သည်။

မဝေးသေးသော အတိတ်နှင့် မျက်မှောက် နိုင်ငံရေးဖြစ်စဉ်ကို ကြည့်ပါဉိုး။ အနောက်နိုင်ငံမှ ဝါဒသဘာတရား လိုင်းလုံးကြီး အမျိုးမျိုးသည် ဗမာအား အမျိုးမျိုး ဂိုက်ခတ်နေလင့်ကစား နောက်ဆုံး အဆုံးအဖြတ်ပေးသော ဉာဏ်များမှာ ဂနိုး၊ နေရား၊ ဂျို့ရှာနာဒီပေါ့၊ အရှိုင်ဂိုရှု့၊ စသော အိန္ဒိယခေါင်းဆောင်များ၏ အယူအဆ ဝါဒသဘာတရားများနှင့် ဆွန်ယ်က်ဆင် မော်စိတုံး စသော တရာတ်ခေါင်းဆောင်ကြီးများ၏ ဝါဒသဘာတရား အယူအဆများသာ ဖြစ်ခဲ့၊ ဖြစ်ဆဲ ဖြစ်ပေသည်။

ယင်းသို့သော အကြောင်းများကြောင့် တရာတ်ပြည်နှင့် အိန္ဒိယပြည် တို့၏ ကံကြွောများသည် မြန်မာ့ကံကြွောနှင့် ပူးကပ် ဆက်သွယ်နေသည်။ တရာတ်ပြည်နှင့် အိန္ဒိယပြည်တို့၏ ဖြစ်ရပ်များသည် မြန်မာနိုင်ငံ၏ ဖြစ်ရပ်များကို ပြပြင်နိုင်သည်။ နောက်ဆုံး သူ့ချေကြည့်လျှင် တရာတ်ပြည်နှင့် အိန္ဒိယပြည်တို့၏ ဖြစ်စဉ်သမိုင်းများသည် ဗမာဖြစ်စဉ်ကို အဆုံးအဖြတ်ပေးနိုင်၊ ပေးခဲ့၊ ပေးအံ့သော ဉာဏ်များ ဖြစ်ပေသည်။

ထို့ကြောင့် ဗမာတို့သည် တရာတ်ပြည်နှင့် အိန္ဒိယပြည်အကြောင်းကို ကိုယ့်ပြည် ကိုယ့်အကြောင်းတမျှ သိအပ်ပေသည်။

ယခုအပါ တရာတ်အကြောင်းကို အတော်ပင် လေ့လာနေကြပြီ။ အိန္ဒိယအကြောင်းကိုကား ရှေးကလို ထိထိရောက်ရောက် မလေ့လာကြတော့ပေါ့ အိမ်နီးနားချင်းမို့၊ မလွှဲသာ၍ ကြားရသမျှလောက် နားထောင်ကြသည်နှင့် တူနေသည်။

ဤလို ဖြစ်နေခိုနိုင်ဘူး ‘ကျော်အောင်’ ဘာသာပြန်၍ ထုတ်ဝေလိုက်သော မူလ်ခုပ်ချိအာန်၏ ‘ကူးလီ’ မှာ အိန္ဒိယပြည်၏ အကြောင်းကို ဗမာများသိရန် အခွင့်အလမ်းတစ်ခု ဖွင့်ပေးလိုက်ခြင်း ဖြစ်နေပေသည်။

စစ်အတွင်းက အီန္ဒိယပြည့်သို့ ကျွန်တော်တို့ သွားကြပြီး ရောက်ရောက်ချင်း ဒေဇါဝမှာ အကျယ်ချုပ်ခနေရစဉ် ဗဟိုအစိုးရ စုံထောက်မင်းကြီး၏ အစစ်အသေး ခံရ၏။ အနားယဉ်ချိန်တွင် စုံထောက်မင်းကြီး၏ အခန်းရှိပိုဂိုဏ်တွင် ‘အာန်’ ၏ ‘ကူလီ’ နှင့် တဗြားဝတ္ထုများကို ကျွန်တော် တွေ့သဖြင့် ဟိုတယ်သို့ ဌားလိုက်ပါရန် တောင်းပန်လေသည်။ ‘အာန်’ ၏ စာပေများမှာ ညျစ်ညျမ်းသော စာပေများဖြစ်၍ အစိုးရက ပိတ်ပင်ထားသောကြောင့် မရှားနိုင်ပါဟု ဆိုလေသည်။

သို့ဖြင့် အကိုလိပ်များ ကြီးစိုးစဉ်က အာန်၏ ‘ကူလီ’ ကို မဟုတ်မထာရား အကြောင်းပြပြီး ပိတ်ပင်ထားခဲ့သည်။ တကယ်စင်စစ် အီန္ဒိယတွင် ပြီတိသျ္ဌား၏ ညျစ်ညျမ်းမှုများကို လုမေသိအောင် အာန်၏ စာအုပ်ကို ပိတ်ပင်ထားခြင်းသာလျှင် ဖြစ်သည်။

‘ကူလီ’ တွင် မူနှီးသည် နားကျောင်းသားဘဝမှ အိမ်စေခံဘဝသို့၊ ထိုမှတစ်ဖို့ အိမ်ပြီးဘဝသို့၊ အိမ်ပြီးမှသည် ခေတ်မမိဘေး တိုင်းရင်းသား ပိုင် အလုပ်ရုံတွင် ထမင်းစား ကျွန်ခံဘဝသို့၊ ယင်းမှသည် ကူလီဘဝသို့၊ ကူလီဘဝမှသည် ခေတ်မမိဘေး အကိုလိပ်ပိုင် ပါရမ်းစက်ရုံကြီးတွင် အလုပ်သမားဘဝသို့၊ ရောက်ခဲ့ပုံ တွေ့ရသည်။ မူနှီးသည် အောက်လွှာတွင် ကျက်စားပြီး အပေါ်လွှာ၏ ခြယ်လှယ်သွေးစုပ်မှ အဝေဝကို ဖော်ပြထားသည်။ အောက်လွှာတွင် ဟိန္ဒြာ။ မွတ်စလင် ဘာသာ အယူဝါဒကွဲခြင်း၊ ဓာတ်ကွဲခြင်း၊ လူမျိုးကွဲခြင်း အရင်းအမြစ် မရှိပုံကို ဖော်ပြထားသည်။ လူသား အားလုံးအတွက် ကွဲနေသည်မှာ အောက်လွှာနှင့် အထက်လွှာသာ ဖြစ်ကြောင်း တွေ့ရသည်။ အောက်လွှာသည် လူများစု ဖြစ်ကြောင်း၊ ထိုလူများစု၏ လွတ်စလင်ရေးအတွက် အောက်လွှာတို့သည် ဘာသာ အယူဝါဒ၊ ဓာတ်၊ လူမျိုး ကွဲမှုတွေ ကျော်နှင်း၍ ကြိုးပမ်းရမည်ဖြစ်ကြောင်း ဖတ်ရင်း ဖတ်ရင်း သဘောပေါက်လာစေပေသည်။

ဤဝတ္ထုကို ဖတ်ရင်း ကျွန်တော်တို့သည် အကိုလိပ်ကျွန်ဘဝက မွေးမြှုခဲ့ကြသည့် ကုလား မှန်းတီးရေ့စိတ်ဓာတ် ပျောက်ကွယ်နိုင်ပေသည်။ အီန္ဒိယဆင်းရဲသား လူထုကြီးကို ချစ်တာတ်ပေလိမ့်မည်။ အီန္ဒိယ ဆင်းရဲသား လူထုကြီး၏ ဘဝလွှာတ်မြောက်ရေး တိုက်ပွဲများတွင် စိတ်ဝင်စားလာပေလိမ့်မည်။

အာန်သည် ဝတ္ထုကို အကိုလိပ်လို ရေးသူ ဖြစ်သည်။ ဆင်းရဲသား

လူထုအား လေ့လာကာ အပြင်မှနေ ရေးရသော ပညာရှင်လူတန်းစား တစ်ဦးသာ ဖြစ်သည်။ ထို့ကြောင့် ဆင်းရဲသား လူထုတွေားမှ ပေါက်စွား လာသော ဂေါ်ကိုတို့လို ‘သရပ်ဖော်’ စာရေးဆရာ အဆင့်အတန်းကို မမီ သော်လည်း ဆင်းရဲသားလူထုကို လျှောင်ပြောင်သရော်သော၊ ဆင်းရဲသား လူထုဘဝ လွတ်ပြောက်ရေးကို ရပ်ပျက်ဆင်းပျက် ဖြစ်စေသော ပြင်ပမှ ပညာရှင် စာရေးသူမျိုး မဟုတ်ပေ။ ဆင်းရဲသားလူထုနှင့် တစ်သားတည်း ဆက်မနေသည့်တိုင် ဆင်းရဲသားလူထု ဘက်သားပင် ဖြစ်သည်။ ထို့အပြင် အိန္ဒိယပြည်၏ နယ်ချုပ်ဒေသရာမီ စနစ်ဟောင်းကို အကြင်နာ ကင်းမဲ့စွာ ဖော်ထုတ် ရှုတ်ချုသူ ဖြစ်ပေသည်။

ဘာသာပြန်သူ ကျော်အောင်နှင့်ပတ်သက်၍ အနည်းငယ် ပြောလို သည်။

စာရေးဆရာအနေနှင့် ဘဝနှင့်အကြောင်းရာများကို နိုင်နင်းသူ၊ သရပ်မှန် ဖော်ပြနိုင်သူ ဖြစ်သည်။ သို့သော် စာပေ အရေးအသားမှာ တောက်ပြောင်ခြင်း မရှိလှ (၁) စာရေးဆရာအတတ်တွင် ကျွမ်းကျင်မှု လိုသေးသည်။ ထို့ကြောင့် ဘာသာပြန်သောအခါ၌ မပြေမပြစ်ရှိမှုများ တွေ့ရမည်။ ဘာသာပြန်ခြင်းမှာ ‘ချက်ကြမ်းရေကျိုး’ သာ ဖြစ်နေသည်။ သို့သော် ကျော်အောင်၏ ထုံးစံအတိုင်း ဘဝအခြေအနေနှင့် အကြောင်းအရာ များကို သစ္စာရှိစွာ ဖော်ပြနိုင်သော ဘာသာပြန် ဖြစ်ပေရကား ကျွန်းတော်တို့ လိုရင်းဖြစ်သည့် အိန္ဒိယအကြောင်းကို ဗမာက သိရေး၌ အထူးကျေးဇူး ကြီးပါပောကြောင်း ဖော်ပြရပေသတည်း။

သိန်းဖေမြင့်

၂၂၁၉၁၄



အခန်း (၁)

“မူန်း၊ မူန်း၊ ဟဲ မူန်း”

ကျူးထရံကို ဖွံ့ဖြင့် သရွတ်ကိုင်ထားသော ပုဂ္ဂိုလ်ပျုပ် ဖွံ့တဲ့ကလေး
တစ်တဲ့၏ ကဖြင့်အောက်မှ ‘ရှုရှုရီ’ သည် တကြော်ကြော် အော်လေသည်။
တောင်ကြားရွာကလေးမှ ကိုက်တစ်ရာခန်းဝေးသော တောင်ပူစာကလေး၏
အစွမ်းဘွင် ထို ပုဂ္ဂိုလ်ပျုပ် ဖွံ့တဲ့ကလေးကို တွေ့နိုင်လေသည်။ ရှုရှုရီ၏
စွန်မျက်လုံးကဲသို့သော မျက်လုံးအစုံသည် ရွှေရောင်ပြီးနေသော ဖုန်း
တထောင်းထောင်း ထနေသည့် ကမ်းမြောင်ကို ကျွုံလွန်ကာ ပြားပြားဝပ်
နေကြသော အိမ်များ၏ ပိုမှာဘက်သို့ တစ်စုံတစ်ယောက်ကို စူးစမ်းရှာဖွေ
နေသည်။ ချစ်ချစ်တောက် ပူဗြင်းလှသည့် နေရောင်ဘွင် သူ ရှာသူကို
မတွေ့ရ။

“ဟဲ၊ မူန်း၊ မူန်း၊ သေနာကောင်လေး၊ နင် ဘယ်များ သေနေ
သလဲ၊ ဘယ် ပုန်းနေသလဲ၊ နင့်ဦးလေး ခု ပြန်တော့မှာဟဲ့၊ နင် သူနဲ့
လိုက်ရမယ်”

ရှုရှုရီသည် သံကြောင်သံသေးဖြင့် တစ်ခါ အော်ပြန်သည်။ တောင်
ကုန်းကလေးအပေါ်မှ စီး၍ သူမျက်လုံးအစုံသည် သရက်ပင်အပ် တစ်ဖက်ရှိ

ငွေရည်ဖြာသွန်း၍ စီးဝင်လာသော ‘ဘီး’ မြစ်ကမ်းသို့ ရောက်သွားပြန်သည်။ တစ်ဖန် လှိုင်းရိုက်၍ ကမ်း၏ ဟိုဘက် ဒီဘက်သို့ ကပ်လာသော ဘေးသိုက်များနှင့် မြစ်ကမ်းနံဘေးရှိ ချုပ်ပုံများအကြားသို့ စူးစမ်းရှာဖွဲ့ပြန်သည်။
“မူန်း၊ ဟဲ့ သေနာကောင်”

ဒီတစ်ကြိမ်တွင်မူ ရှုဂျရိ၏ အသံမှာ ဒေါသသပါလာ၍ အမြင်းဆုံး တက်သွားလေသည်။

“နှင့် ဘယ်သွားသေနေသလဲ၊ မြန်မြန်လာခဲ့ဟဲ့”

ငှက်ဆိုးထိုးသံကဲ့သို့ အမင်းလာကို ဆောင်သော သူ့အအော်၏ အသံသည် တောင်ကြားရွာကလေးမှ ပဲ့တင်ထပ်ကာ မူန်း၏ နားအဝသို့ သံရည်ပူ လောင်းသကဲ့သို့ ပူယူလောင်လောင် ဝင်သွားကြလေသည်။

မူန်းသည် တုတ်တုတ်မျှ မလျှပ်။ သူ ပုန်းနေသော သရက်ပင် ရိပ်မှ ထလာကာ ရှုဂျရိ၏ အပြာရောင်ကိုယ်သည် တဲရှေ့မှ ပျောက်ကွယ်သွား၊ မသွားကိုယာ အကဲခတ်ကြည့်နေသည်။ သူသည် ဘီးမြစ်ကမ်းတွင် စွားကျောင်းနေရာမှ ကျွဲ့၊ စွားများ မြစ်သို့ ရေဆင်းစိမ်သည်တွင် အပန်းဖြေရင်း ကစားနေလေသည်။ ချစ်ချစ်တောက်ပူသော နေကြာင့် ကျွဲ့၊ စွားတို့မှာ မခံမရပ်နိုင်ဖြစ်ကာ ရေဆင်းစိမ်နေကြခြင်း ဖြစ်သည်။

“မင့်အအော်က ခေါ်နေတယ်က”

မြေပိုင်ရှင်သား ‘ရျေဆင်း’ က အဝတ်ကင်းသော မူန်းကို တံတောင်ဖြင့် တွက်၍ ပြောလေသည်။ ရျေဆင်းမှာ သပ်ရပ်စွာ ဝတ်စား ဆင်ပြင်ထားလေသည်။

“ဟော၊ မင်း မကြားဘူးလားကွဲ တောသား၊ တောင်ပေါ်သား၊ မင်း အအော်ကို တစ်နောက်း ဒီလိုပဲ အော်ခေါ်နေစေမလား”

ရျေဆင်းမှာ မူန်း၏ ရှုန်းကို ဖြစ်လေသည်။ ဘီရှုန်း၊ ဘီရှုန်းဘာနှင့် တြေားရွာမှ ကလေးများမှာ မူန်းနှင့် သင့်မြတ်သော အပေါင်းအဖော် ကစားဖက်များ ဖြစ်ကြ၍ ရျေဆင်းက မနာလိုခြင်း ဖြစ်လေသည်။ မြို့သို့ သူ့သီးလေးနှင့် အတူလိုက်ရမည်ကို မူန်း သိလေသည်။ သို့ကြာင့် မူန်း မြန်နိုင်သမျှ မြန်မြန် ရွာမှ ထွက်စွာစေလို၍ ဖြစ်သည်။

“မသွားနဲ့ဘုံးဟဲ့”

ခပ်ဝဝ ဘီရှုန်းက ဖြောက်ပေးလေသည်။

“မင်း အအော်က မင်းကို ခိုင်းချင်လို့ ခေါ်တာ”

ဘီရှန်သည် ရျေဆင်းဘက်သို့ လူညွှန်လိုက်သည်။

“မင်းက မူန်းကို သူ့အဒေါ်က ခေါ်တာ မသွားတာနဲ့ တောသားလေး၊ တောင်ပေါ်သားလေးနဲ့၊ မင်းကတော့ မင်းအမေက နေပူလို့ အိမ်ထဲက မထွက်ဖို့ပြောတော့ ဆဲလား ဆိုလားနဲ့၊ မင်းက ကျောင်းလည်း မသွားဘူး၊ မင်း အဖေက တစ်နေ့ မျိန်ဗိုး တစ်မူးတောင် ပေးတယ်၊ တို့ ကျောင်းသွားတယ်၊ ကျောင်းပိတ်တော့ အိမ်က အလုပ် လုပ်တယ်၊ ဟော၊ ခု နွားကျောင်းတယ်၊ မင်းကသာ အပျင်းထူတာ၊ သတ္တိလည်း မရှိဘူး၊ သရက်သိုးမှ မခိုးရဘူး၊ ဒါတွေ မူန်း ခိုးတာကွာ၊ သူ မပြန်ခင် အရင်စားပါစေ၊ မင်း မစားရဘူး”

“ငါ သရက်သိုး ခိုးမစားဘူးကွာ၊ ဝယ်စားတယ်၊ မူန်းကို ငါ အိမ်အပြန်ခိုင်းတာက သူ့အဒေါ်က ကြောက်စရာကောင်းတယ်၊ သူ့တူကို တို့က ဆွဲထားတယ်ဆိုပြီး ဆူမှာ၊ ပြီးတော့ သူ သူ့ဦးလေးနဲ့ ဒီနေ့ မြို့ကို လိုက်ရမှာ”

“မူန်း၊ မင်း တကယ် မြို့ကို သွားရမှာလား”

အငယ်ဆုံး ဘီရှန်ဘာကလေးက မေးလေသည်။

“အေး၊ ငါ ဒီနေ့၊ မနက်ပဲ သွားမယ်”

“မင်း ခုမှ ဆယ့်လေးနှစ် ရှိသေးတယ်၊ နောက်ပြီး အတန်းကလည်း ငါးတန်း ရောက်သေးတယ်၊ ဒီတော့”

“အို့ ငါအဒေါ်က ငါ့ကို အလကား ကျွဲ့မထားချင်ဘူးကွာ၊ ပိုက်ဆုံးရှာခိုင်းလှပြီ၊ သူက ပြောတယ်၊ သူ့မှာ ငါအစား သားအရင်း တစ်ယောက်ရရှင်တယ်တဲ့၊ ငါ့ဦးလေးကတော့ ငါဟာ ငါ့ဝမ်းငါကျောင်းဖို့ အရွယ်ရောက်ပြီတဲ့၊ ရှုန်နိုင်က သူ အလုပ်လုပ်တဲ့ ဘဏ်တိုက်က ဘာဘူးတစ်ယောက်ရဲ့ အိမ်မှ ငါ နေရမယ်တဲ့”

“ရှုန်နိုင်မှာ နေရမှာ၊ မိမိပဲ ဆရာ”

ရျေဆင်းက ဤသို့၊ ပြောပြီး မူန်းကို မနာလို့သော မျက်လုံးဖြင့် ကြည့်လေသည်။ သူ့အတွေးကတော့ ရှုန်နိုင်တွင် အဝတ်လှလှ၊ အစားကောင်းကောင်း၊ ကစားစရာ အရှပ်လှလှကလေးများသို့သာ ပဲလည်နေလေသည်။

မူန်းက ပြီးလေသည်။ အကယ်၍ သူ ဒီရှာမှာ ဒီနေ့၊ နောက်ဆုံးနေခြင်းမဖြစ်ခဲ့လျှင် ဘီရှန်တို့အပေါ် ဆရာ မလုပ်နိုင်အောင် ရျေဆင်း

မျက်ခွက် လက်သီးစာ ကျွေးမည်ဟု တွေးတောကာ သဘောပါက်၍
ပြုးမိ၏။

မူန်းမှာ အသက်ငယ်သော်လည်း သူ ဒီဒုက္ခဘုံးကြီးထဲသို့ ရောက်
အောင် ရျေဆင်း အဖောက ဘယ်သို့ ပို့ဆောင်လိုက်သည်ကို အရိပ်အမြဲက်
မျှ သိလေသည်။

သူ့အဖော် ဝါးဇကမျှသော လယ်ကွက်မှာ ရျေဆင်းအဖောလက်သို့
အတိုး၊ အရင်း မဆပ်နိုင်၍ ပုံအပ်လိုက်ရသည်။ ထိုစဉ်က မိုးကလည်း
မကောင်း၊ စပါးထွက်ကလည်း နည်း၍ သူ့အဖေ မွဲပြာကျရလေသည်။
သူ့အဖေမှာ စိတ်ဆင်းရပြီး သေသွားကာ သူ့အမေတို့ကို တစ်ပိုင်မျှ မချုံး
သာသော သူတောင်းစား ဘဝမျိုးဖြင့် ထားခဲ့လေသည်။ ကလေးယ်
တစ်ယောက်၊ မောင်တစ်ယောက်နှင့် မူန်းအမေမှာ ယောင်ချာချာ ကျွန်ရှစ်
ခဲ့သည်။ လယ်ရှင်များထံတွင် သူ့အမေမှာ စပါးကြိုတိထိုးရသည်။ ဤသို့ဖြင့်
ဒဏ်ပိုကာ မူန်း အမေလည်း သေပွဲဝင်ရရှာသည်။

“မင်း ဘယ်တော့မှ ပြန်မလာတော့ဘူးပေါ့”

ရျေဆင်းက မေး၏။

“မပြန်ဘူး၊ ငါ ဘယ်တော့မှ မပြန်တော့ဘူး”

မူန်းသည် စိတ်ထက် ရှိသည့်အတိုင်း မပြော၊ မသား သုံးလိုက်
သည်။ တကယ်ဆိုတော့ နေ့စဉ်နှင့်အမျှ သူ့အဒေါ်၏ ရှုပူသံ၊ ဆဲသံ၊
ဟိုဟာခိုင်း၊ ဒီဟာခိုင်း၊ ကွဲ၊ နား တိရှောန်ထက်ပင် သူ့ကို အသေအလဲ
ရှိက်၊ ဒီလို ပတ်ဝန်းကျင်မှာ နေရသော်လည်း ဒီမြေ၊ ဒီရွာမှာ ဒီအပေါင်း
အဖော်များနှင့်သာ နေချင်သည်။ မြို့ကို သူ မသွားချင်။ သို့သော်လည်း
မပြန်လာတော့ဘူးဟု ပြောခြင်းသည် ရျေဆင်းကို ပို၍ စိတ်ဆင်းရောကာ
မနာလိုစိတ် ဖွားများစေမည်ဟု သူ ထင်၍ မူသား ဆင်လိုက်ခြင်း ဖြစ်လေ
သည်။

မြို့အကြောင်းကို မူန်း အိပ်မက် မက်ကြည့်လေသည်။ ရွာမှ
လူကြီးများ မြို့က ပြန်လာသွင် မြို့မ အက်လိုပ်ကြီးများ၊ သူငြေးကြီးများ၊
ဘာဘူးများ မည်သို့ ပိုး၊ စဲ၊ ကတ္တိပါများ ဝတ်ကြပုံ၊ ဘယ်သို့ စားကောင်း
သောက်ဖွယ်တို့ကို စားကြပုံများကို ပြောကြသည်။ အထူးသဖြင့်သူ
လေးတန်းတုန်းက လောကဓာတ် အခြေခံစာအုပ်တွင် သင်ကြားရသည့်
စက်များအကြောင်းကို စိတ်ဝင်စားလေသည်။ ဒါပေမဲ့ သူ အတန်းတွေ

တက်၊ စာမေးပွဲတွေ အောင်ပြီးမှ ဒီဂို စက်များလုပ်ရန် ဖြူ့သို့၊ သွားချင်သည်။

ခုံတိအချိန်တွင် သူ့အပေါင်းအဖော်နှင့် ပျော်ပျော်ဆွင်ဆွင် ကစားကာ သရက်သီးခိုး၍ နေ့လယ် ညောင်ပင်ရိပ်တွင် တစ်ရေးတစ်မော အိပ်ရင်း၊ စကားပြောရင်း သရက်သီး ချဉ်ပြီးပြီး စားရသည်ကို သူ နှစ်ဖြူ့က်လေ သည်။ ယခုလို ရာသီတွင် သရက်သီးသာ မဟုတ်၊ တခြားသစ်သီးများလည်း ပေါ်သည်။ ဆယ့်နှစ်ရာသီ မပြတ်လည်း သူတို့အရပ်တွင် သီးရွက်ပေါ်သည်။ မိုးဦးကျလျှင် ရွှေရောင်ဝင်းနေသာ သရက်သီးတို့ မြေသို့ ကြွေကျသည်။ ဆောင်းရာသီ ရောက်လျှင် ကြံ့ခိုင်းစောင့် အိပ်ပျော်နေခိုက် ကြံ့ပင်ချိုးရ သည်မှာလည်း ပျော်စရာကောင်းသည်။

‘ငါ သစ်ပင်ပေါ်မှာလည်း မဟုတ်ဘူး၊ မြေကြီးလည်း မရောက်ခင် လေထဲမှာ ငါကို ဖမ်းနိုင်ပါမလားကွာ’

ဤသို့ သစ်ပင်ပေါ်မှ ခုန်ချုပ်းမှာ မူန်းမှာ သစ်ပင်တက် ကျမ်းကျင်လေသည်။ မောက်ကဲ့ကျော်ကဲ့သို့ပင် တစ်ပင်မှ တစ်ပင်၊ တစ်ကိုင်းမှ တစ်ကိုင်း ခုန်ကူးနိုင် သည်။

သူတို့ နေသာ တောင်ကြားကလေးမှာ သဘာဝအားဖြင့် သာသာ ယာယာ ရှိ၏၏။

လေည့်းများသွင်းလျှင် ပျော်မြှိုးစရာ ကောင်းသည်။ အေးများက အော်၍ လိပ်ပြာတို့က နေခြည်ရောင်စုံ ကွန်မြှိုးကာ ငှက်တို့က သဘာဝ တေးကို သီကျားကြသည်။

မူန်း၏စိတ်မှာ သဘာဝ၏ အလှတွင် ယစ်မူးနေမိသည်။ သူ့စိတ်တွင်မူ သူ နှစ်သက်သာ၊ သူ တောင့်တသော လောကဓာတ်ပညာ အခြေခံ ဖတ်စာအုပ်မှ စက်များ သူထံသို့ ပြေးလာသည်ကိုသာ ငွေရောင် ပြေးသာ ဘီးမြစ်ကမ်း၏ သဲဖြာဖြာဖွေး သောင်ပြင်မှ စွာရသည်ထက် ပို၍ လိုလားပြန်သည်။

သို့သော်

“မူန်း၊ မူန်း၊ ဟဲ့ မူန်း၊ ဂူး၊ ဂူး”

သူ့အဒေါ်က ထပ်၍ ခေါ်ပြန်၏။ မေးရိုးကားကား၊ ရူးရှုတောက် ပြောင်သာ မျက်လုံးအစုံ၊ နှာခေါင်းချွန်ချွန်၊ နှာတ်ခမ်းပါးပါးတို့ကို ဆံပင် နက်နက်က သောင်သွင်းထားသော သူ့အဒေါ်၏ မျက်နှာမှာ မူန်း၏ အာရုံ

တွင် ရစ်ပဲနေလေသည်။

မူန်းသည် သရက်ပင်ရိပ်မှ ထလေသည်။ အားလုံးသော သူ့
အပေါင်းအဖော်များ၊ ဂျေဆင်းရော်ပင် နေရာမှ ထကြလေသည်။ မူန်းသည်
မြစ်ကမ်းမှ နွားများကို အော်ခေါ်၏။ ဘီရှန်၊ ဘီရှန်ဘာတို့ကလည်း နွား
များကို အော်၍ ခေါ်နေကြသည်။

အရိုး ငပါငပါထွက်နေသော တင်ပါးဆုံးကို ဖြည့်ဖြည့်သယ်ကာ
ကိုယ်ထည် သေးသေး၊ ချိုကားကား ကွဲတို့သည် ရေမှ လူးလဲထပြီး
ချို့ရည် တစက်စက် အမြီးမှ ခါရင်း သူတို့ သခင်များရှေ့မှ ရွာဆီသို့
သွား ကြလေသည်။ ခါတိုင်းကဲ့သို့ ရှိက်သံ၊ ဆိုသံ၊ အော်သံများ မကြားမီ
သူတို့သည် သခင်လေးများ အလိုတော်ကျ ရွာသို့ ခပ်သုတ်သုတ် ခရီးနှင့်
ကြသည်။

တောင်ပေါ်သား မူန်း မြို့ကြီးရပ်ကြီးသို့ သွားမည့်နေ့ ဖြစ်၍လား
မသိရ၊ သူတို့ ခြေလှမ်းကတော့ ယနေ့မှ ထူးခြားသည်။



အခန်း (၂)

“နေးကွွးလိုက်တာ၊ မြန်မြန်လျှောက်ကွာ၊ မြန်မြန်လျှောက်၊ သေနာ ကောင်လေး”

အီနိုယ် အင်ပါရိရယ်ဘဏ် (Imperial Bank of India) မှ ချာပရာစီဒရမ်းက သူ့တူကို အောင်ငောက်၏။ ဒရမ်းသည် ကြားကြား ထံ့ထံ့သော စစ်သားခြေလှမ်းဖြင့် လုမ်းရင်း မူန်း၏ လက်ကို ခပ်ဆောင့်ဆောင့် ဆွဲလိုက်သည်။ နေခြည်အလက် ဒရမ်း၏ အနီရောင် အကျိုးတွင် ပိတ်ဖြူ။ စလွယ်သိုင်းမှ ကြေးဝါဘဏ်တံ့ဆိပ် အပိုင်းသည် တလက်လက် ဝင်းနေ လေသည်။

မူန်းသည် ဆယ့်တစ်မိုင်ခန့် ခြေကျင် လျှောက်ရသဖြင့် ခြေဖော်များ နှိုင်လာကာ အပန်းဖြေရန် ထိုင်လိုက်သည်။ နေကလည်း နိနိဂဲ၍ ချစ်ချစ် တောက် ပူလျက်ပင် ရှိသည်။ သူ့ဦးလေး ဒရမ်း၏ စစ်သားအကျိုးကို ဆင်မြန်းထားသဖြင့် မူန်း တစ်ကိုယ်လုံးမှာ ချွေးပြန်လျက် ရှိသည်။ အကျိုး ဟားလျားကြီးကြောင့် လူပြက်နှင့် တူနေသည်။ ခွဲရောင် ထနေသော ဖုန်လုံးက သူ့နှာဝသို့ ဝင်တိုးသည်။ မူန်း နာခေါင်း ရှုံးလိုက်၏။ ရေးမှ မောင်းသွားသော လှည်းက ဖုန်လုံးကို တထောင်းထောင်း ထစေသည်။

သူ့ မျက်နှာမှာလည်း ဖုန်အလိမ်းလိမ်း ကပ်နေသည်။ မျက်တောင်ပေါ်တွင် လည်း ဖုန်မှန်းတို့ အစီအရိုး တန်းစီနေကြလေသည်။ သူ၏ ကိုယ်တွင်းမှ သွေးများ ခူဗုံကဲ ချွေးအဖြစ် ကိုယ်အပြင်သို့ တိုးထွက်လာကြ၏။ သူကိုယ်တိုင်မှာတော့ နေအရှိန်ကြောင့် ခြောက်ကပ်နေလေသည်။

“မြန်မြန်ကွာ၊ ငါ ရုံးချိန် မမိဘဲ နေမယ”

ဒရာရမ်းက အော်ပြန်၏။ အမှန်စင်စစ် ဒီနေ့မှာ ဘဏ်တိုက်တွင် သူ ခွင့်ယူထားသောနေ့ ဖြစ်သည်။ သို့သော သူ့တူ မူန်းဘေးက ဖြတ်သွား သော လမ်းသွားလမ်းလာ တောသားတို့၏ အထင်ကြီးခြင်းကို ခံယူရန် ဖြစ်လေသည်။ သူ ဘယ်မျှ အက်လိပ် အရှင်သာခင်များ၏ အလုပ်တွင် အရေးပါကြောင်း သိစေလို၍ ဖြစ်သည်။

မူန်းသည် မျက်ရည် တပေါက်ပေါက်ကျကာ ကိုယ့်ကိုယ်ကိုယ်ပင် သနားမိလေသည်။

“ခြေထောက် နာလာပြီ ဦးလေးရဲ့”

“လာစမ်းကွာ၊ လာစမ်း၊ မင်းကို ဖိန်ပတ်ရန် မင်းရဲ့ နောက်ရမယ့် လဆတဲက ငါ ဝယ်ပေးမယ”

“ကျွန်တော် မလျှောက်နိုင်တော့ဘူးဗျာ”

ရှေ့မှ လှည်းတစ်စီးရပ်သံ ကြား၍ မူန်းက သူဦးလေးကို အသံ ပျော့ပျော့ဖြင့် ပြောလိုက်သည်။

“ဦးလေးပြောရင် ကျွန်တော် လှည်းပေါ် တက်လိုက်နိုင်မှာပေါ့၊ လှည်းသမားကို ပြောပါဗျာ”

“နေပါစော့၊ သူ မင်းကို တင်မောင်းရရင် လှည်းခ တောင်းနေ မယ”

ဒရာရမ်းက ဤစကားကို ခင်ကျယ်ကျယ် ပြောလိုက်သည်။ သို့မှ သာ လှည်းသမားကြား၍ သူ့တူကို အခ မပေးရဘဲ လှည်းပေါ် တင်ပေါ်ရန် ဖြစ်သည်။ (ငါကဲ့သို့သော အက်လိပ်မင်းဘုရားတို့၏ ဘဏ်တိုက်မှ ချာပရာစီ တစ်ဦးတစ်ယောက်က လှည်းသမားကို အောက်ကျိုးကာ မပြောသင့်) ဤသို့ ဒရာရမ်း သဘောရလေသည်။

“ခင်ဗျား ချာပရာစီ ဘဝကို သိပ်အထင်ကြီးမနေနဲ့ဖို့၊ ကလေးကို ဒီပေါ် တင်လိုက်၊ ခင်ဗျားလည်း လှည်းပေါ်တက်ပြီးလိုက်၊ ခင်ဗျား အကျိုးကြီးနဲ့ တစ်ကိုယ်လုံး လောင်နေမယ”

လူည်းသမားက ဒရာရမ်း၏ အမှုအရာကို ရိပ်မိကာ ဖြောလိုက် သည်။

“ဟောကောင်၊ မင်း ဘာဟောင်တာလဲ၊ မင်းကို ငါ ဘာမှ မပြော ဘူးဘွဲ့၊ မင်းလမ်း မင်းသွား၊ ငါ မင်းကို ထောင်ချုပစ်လိုက်မယ် သိလား၊ ငါ အစိုးရအမှုထမ်းဆုတာ မင်း မသိဘူးလား”

“ကောင်းပါပြီဗျာ၊ ခင်ဗျားဘဝကို သိပ်အထင်ကြီးနေ၊ ကောင်လေး တော့ ဖိနပ်မပါဘဲ နေပူတဲ့ လျှောက်စေပေါ့”

လူည်းသမားက စိတ်မရှည်တော့ဘဲ မောင်းသွားလေသည်။

“ထစမ်းကွာ ခွေးကောင်လေး၊ မင်း ငါရှုက်ကို ဖျက်မယ့်ကောင်၊ ထစမ်းလို့ ဆိုနေ၊ ငါ သတ်လိုက်ရမလား”

မူနှီးသည် သူဦးလေးစိတ်ကို သိ၏။ သူဦးလေးက တစ်ခါ ငါးကြီး နောက် လက်ပါ ပါတတ်သည်။ သူဦးကျောက် တဖြန်းဖြန်း ရိုက် လိမ့်မည်။ ထို့ကြောင့် မျက်ရည်စကို သုတ်ကာ ခြေထောက်ကို ထော့နဲ့ ထော့နဲ့နှင့် ဖော့၍ နင်းရင်း ဦးလေးနောက်သို့၊ တကောက်ကောက် လိုက်ရ လေသည်။ စိတ်ထဲကတော့ ဒရာရမ်းကို ကျိုန်ခဲ့နေလေသည်။

တောင်ကုန်းမှ မြေပြင် လူသွားလမ်းသို့၊ ရောက်ခဲ့သည်။

ကိုက်တစ်ရာခန့်၊ လျှောက်မိလျှင် မူနှီး ခြေထောက်မှာ လျှောက် သား ရသွားသည်။ သူဦးနဲ့သားမှာ တဒိတ်ဒိတ်ခုနဲ့၍ သူဦးခေါင်းမှာ စိတ်ကူး စိတ်သန်းများဖြင့် ကျယ်ပြန့်နေသည်။ ကောက်စရစ်ခဲ့များပေါ်ကို လျှောက် ရင်း လိုက်ပါလာခဲ့ရသည်။ နောက်ဆုံး မတတ်သာ၍ ဦးလေးနောက်မှ လက်ကိုခွဲရင်း ခြေဖျားထောက် လိုက်သွားလေသည်။

ခဏမျှ လျှောက်မိလျှင် တောင်အောက်မှ ဖြူဖွေးသော သွ်မိုးများ ဖြင့် ပြားပြားဝပ်နေသော ‘ရှုန်နား’ ကို မြင်ရလေသည်။ ခရီးအဆုံးသတ် ခါနီး၍ ခြေထောက် နာသည်ကိုပင် မူနှီး သတိမထားနိုင်ဘဲ ဝမ်းအသာကြီး သာနေလေသည်။

အရှေ့တောင်စွယ်မှ နေလုံး ထွက်ပြုပြီဖြစ်၍ ‘ရှုန်နား’ ၏ အိမ်ခေါင်မိုးများမှာ နေခြည်တွင် လက်လက်ဝင်းနေကြသည်။ အစအဆုံး မရှိသော တောင်တန်းများကို လျှောက်ရမည်ထင်သည့် မူနှီးမှာ ‘ရှုန်နား’ ကို မြင်မှ သက်ပြင်းချုနိုင်လေသည်။ တဖြည့်းဖြည့်း သူတို့၊ တူအရီး မြှေ့သို့၊ ဝင်ခဲ့ကြလေသည်။

လမ်းလုံးပြည့် ရှုပ်ယူက်ခတ်မျှ သွားလာနေကြသော ယာဉ်များကို
မူန်းမှာ မျက်လုံး ဖြူးပြူးပြုပြု၊ ပါးစပ် အဟောင်းသားနှင့် တအုံတည့်
ကြည့်နေမိသည်။

တချိုလည်း ဘီး နှစ်ဘီးသာ ပါသည်။ တချို့မှာတော့ သေတ္တာကို
မှောက်ထားသည့် သဏ္ဌာန်များ ဖြစ်သည်။ တချို့ကလည်း ဘီးလေးခု
တပ်ထားကြသည်။ ရော်ဘာ သားရေလုံးကြီးတွေ လိမ့်လာသည်ကိုလည်း
မြင်ရသည်။ မြင်းမပါဘဲ သူတို့ဘာသာ တလိမ့်လိမ့် သွားကြသည်။ မြန်လိုက်
သည်မှာလည်း လျှပ်တစ်ပြက အတွင်းမှာပင် မူန်းဘေးမှ လေး၊ ငါး၊
ဆယ်စင်း ဖြတ်သွားကြလေသည်။ အုံပြုစရာ အကောင်းဆုံးမှာတော့ သံအိမ်
ကြီးများ သံလမ်းပေါ်တွင် လိမ့်နေခြင်းပင် ဖြစ်သည်။ ရှုံးမှ သံအိမ်
ကြီးက မီးခိုး တရုတုရုတု ထုတ်ကာ ရူးရှုရှု အသံတစ်ခုကို အော်လေသည်။
နောက်မှလည်း သံအိမ်များ ပါသေးသည်။ နောက်မှ သံအိမ်တို့မှာ မှန်ပြတင်း
များ တပ်ထားလေသည်။ ရူးရှုသော အသံကို ကြားလိုက်ရလျှင် မူန်း
အသည်းနှလုံးမှာ လည်ချောင်းအထိ ခုန်တက်သွားလေသည်။

“ဟိုအကောင်ကြီးက ဘာကောင်ကြီးလဲ ဦးလေး”

သူက ဦးလေးတံမှ ဗဟိုသုတ စုဆောင်းရမည်ဟု တွေးမိကာ
ဦးလေးကို မေးလိုက်သည်။

“အဲဒါဟာ မီးရထား ခေါင်းတွေကွာ အင်ဂျင်နဲ့”

မြို့ရောက်လာ၍ တောင်ပေါ်တွင် ပိုလ်ကျေသလို မကျိန်းမှန်း
သိသဖို့ ဒရာရမ်းက ညျင်ညှင်သာသာ ဖြေလေသည်။ သူဦးလေးမှာ
မနကိုဖြန်ဆိုလျှင် ချာပရစ်ဆိုသော ကျွန်ုတ်း ဆင်းရှုံးမည်ဖြစ်၍ ကျွန်ုမွေး
ကျွန်ုတောင် ပြောင်ဦးတော့မည်။

မူန်းသည် အနက်ကောင် သတ္တဝါကြီးကို တအုံတည့်ကြည့်နေမိ
ပြန်သည်။ မီးရထားသည် ပလက်ဖောင်းပေါ်တွင် အရှိန်သတ်လိုက်သည်။
တွဲများမှ မိန်းမ၊ ယောက်ဗျား၊ ကလေး၊ လူကြီးများ ပိုး၊ အဲ၊ ကတ္တိပါတို့
ဆင်ယင်ကာ ဆင်းလာကြသည်။

‘အမယ်လေး၊ အုံပြုစရာပဲ’

မူန်းသည် ဤသို့ စိတ်၍ ရေးကြပိုလေသည်။

“ဒီလူတွေ ဘယ်နားတွေကျောင်း၊ ဘယ်လယ်တွန်သလဲ ဦးလေး”

“သူတို့မှာ ကျွဲ့၊ နားတွေ၊ လယ်ယာတွေ မရှိဘူးကွာ၊ တောက

လူမိက်တွေသာ လယ်ထွန်ပြီး နားကျောင်းတာကွဲ”

ဒရာရမ်းက မူနှီးတို့ တရားပြလေသည်။

“ဒါဖြင့် သူတို့ ဘယ်လို ထမင်းစားသလ ဦးလေးရဲ့”

“အို မင်းကလဲ၊ သူတို့မှာ ငွေရှိတယ်ကွဲ၊ ငါတို့ဘဏ်မှာ သူတို့ ငွေတွေ သိန်းချီပြီး ရှိတယ်၊ မင်းတို့ဆီက ဆန်တွေ ဝယ်၊ ဂျုတွေ ဝယ်၊ ဒါတွေကို ဂုံမှန်ဖြစ်အောင်လုပ်၊ ဆန်စက်မှာ ကြိတ်ပြီးတော့ အကိုလို တွေကို ရောင်းတယ်၊ ဒါမှမဟုတ် ဝါရွမ်းတွေ ဝယ်ပြီးတော့ ချည်ငင်၊ အကျိုစ ရက်ရောင်း၊ ဒီလို ငွေရှာတာတွေပေါ့ကွဲ၊ ဟော၊ ဟော၊ ဟို အရပ်ရှည်ရည်ဟာက တို့ဘဏ်တိုက်က ဘာဘူကွဲ၊ ခု မင်း သွားနေမယ့် ထိမ်က ဘာဘူလူမျိုးပေါ့”

“သိပ် ထူးဆန်းတာပဲဗျာ”

မူနှီးက အသံထွက်ကာပင် အုံသုပစ်လိုက်လေသည်။ ဒယ်အိုးကြီးများမှ အကြော်အလော်နံ့မှာ သူ့နှာဝသို့ ဝင်တိုးလားအို။ နတ်သုဒ္ဓိဆိုတာ ဒါတွေ နေမှာ၊ ဟော၊ ရော်ဘာဘောလုံးတွေ၊ အရှင်ကလေးတွေ။ ဤသို့ဖြင့် မူနှီးမှာ အထူးအဆန်း၊ အလှအပများကို တစ်ခုပြီးတစ်ခု တွေကြံ့ရလေ သည်။

“ရေခဲ၊ ရေခဲ”

“လာပါ ဆင်၊ လိုင်းမကြေးး ရမယ်၊ ဆော်ဒါ ရမယ်”

ဤအသံမျိုးကိုလည်း ကြားရသည်။

မူနှီးသည် ရေခဲ တစ်တုံးကို ကိုက်စားလိုက်ချင်သည်။ သို့သော် သူ့ ဦးလေးကို သူ မပူးဆာ။ ရေခဲဆိုင်အတွင်း သီချင်းသံ တစ်သံကို ကြားရ၍ သူ ရပ်ကြည့်ရာ သံသေ့ဇ္ဈာ တစ်ခုမှ ထွက်လာသောအသံ ဖြစ်လေသည်။ အပေါ်တွင် အနက်ပိုင်းပြားလေး တစ်ပိုင်း လည်၍နေသည် ကိုလည်း မြင်ရ၏။

“လာကွာ၊ လာ၊ တော်ကြာ မင်း မျက်စီ လည်သွားမယ်”

ဒရာရမ်းက လမ်းထောင့်တစ်ခု ရောက်နေရာမှ လှမ်းခေါ်လေ သည်။

“ဘယ်လို သီချင်း ဆိုနေတာလဲဗျာ၊ သေ့ဇ္ဈာထဲ လူဝင်နေသလား ဦးလေးရဲ့”

ဆိုင်ထဲမှ လူတစ်ယောက်က သဘောတွေ၍ ရယ်လေသည်။

နောက် မူနှီးကို စိတ်ကြည့်လေသည်။

“မြန်မြန်လာကွ ခွေးကောင်လေး၊ အဲဒါ ဓာတ်စက် ခေါ်တယ်၊
အထဲ လူဝင်မနေဘူး၊ စက်က စကားပြောတာ”

မူနှီးသည် စက်က ဘယ်လို စကားပြောသနည်းဟု ဆက်၍
မမေးခဲ့တော့။ ဓာတ်စက်အနီးမှ မဆွာချင့်၊ ဆွာချင်နှင့်သာ ဆွာခဲ့ရလေသည်။

‘ဒင် ဒင် ဒင်’ ဟု အသံပေးရင်း သူ့နောက်သို့ နှစ်ဘီးယာဉ်
တစ်စီး ရောက်လာသည်။

“ဟော၊ သေသွားချင်လို့လား၊ လာနေတာ မမြင်ဘူးလားကွ၊ အန်း
ခံချင်တယ် ထင်တယ်”

ယာဉ်ပေါ်မှ ယောကျုံးပျို့ တစ်ယောက်က ငောက်လိုက်သည်။

“ခွေးပျိုးလေး၊ နင်တော့ သေမှာပဲ”

သူ့ဦးလေးကပါ ငောက်၏။

အမှန်စွင်စစ် သံမဏီ နှစ်ဘီး မြင်းရုပ် အကြီးစားတစ်ခု ဖြစ်သည်ဟု
မူနှီး ထင်မိ၏။ မူနှီး ရှေ့နားတွင် ခွေးရုပ်ကလေး တစ်ရုပ်ကို အရုပ်ဆိုင်ရှင်
က လမ်းပေါ်တွင် သံပတ်ပေး၍ ဆော်စေ၊ ပြေးစေသည်။

“အို၊ ဒီသူငယ်က ကျူပ်ခွေးနဲ့ သူ့ဘိုင်စကယ်နဲ့ ပြိုင်တာပါဗျာ၊
ခင်ဗျား ကလေး ငောက်မနေပါနဲ့”

ဆိုင်ရှင်က ဒရာရမဲးကို ပြော၏။

“ဒါပဲကိုး ဘိုင်စကယ်ဆိုတာ”

မူနှီး၏ သညာပေါ်၌ အသစ်အဆန်းတစ်ခု တိုးလာ၏။

မူနှီးက ဆိုင်ရှင် သဘောကောင်းပုံကို ပြုးမိလေသည်။

“မြန်မြန် လျှောက်လို့ ဆိုနေ၊ မင်း ဒီလို ငေးနေရင် သေမှာပဲ”

ပြောပြောဆိုဆို ဒရာရမဲးက မူနှီးကို လက်သီးဖြင့် ဆုံးမလိုက်သည်။

မူနှီးက နားရှုံးအောင်၏။ သူ့ဦးလေးကို စိတ်တဲ့မှ ကြိမ်းဝါးကာ နောက်မှ
တကောက်ကောက် လိုက်ရပြန်သည်။ သူ အရိုက်ခံရအောင် ဒုက္ခပေးသော
သံမဏီမြင်းသည် ရှေ့သို့လွန်ကာ သစ်သီးဆိုင်ရှုံး ရပ်လိုက်သည်။ မူနှီး
သည် မျက်စိတစ်လုံးဖြင့် သူ့ဦးလေးကို ကြည့်ကာ ကျိန်တစ်လုံးဖြင့် နောက်
ထပ် သံမဏီ မြင်းတစ်ကောင်၊ သို့မဟုတ် အရုပ်ဆိုင်ရှင် ခေါ်သလိုဆိုလျင်
ဘိုင်စကယ်တစ်ကောင် မြင်လိုမြင်ပြား ကြည့်လေသည်။

လမ်းကျော်းကလေးမှာ ဆိုင်တန်းများဖြင့် ပြည့်ည်လျက် ရှိသည်။

လူတစ်ယောက်သည် ပိုးအကျိုကိုဝတ်ကာ ဖြတ်လျှောက်သွားလေသည်။ သူ့ဖိန်မှာလည်း ချွေချည်ထိုးများဖြင့် မွမ်းမံအပ်သည်။ ဒီလူမှာလည်း မူနဲးစိတ်တွင် နတ်သားတမျှ လှသည်။ ပိုးခြုံထည်များကို လွမ်းကာ လက်ယမ်းယမ်း ခေါင်းယမ်းယမ်းဖြင့် ဖြတ်သွားသော မိန်းမများမှာလည်း နတ်သမီးတမျှ ချောသည်ဟု ထင်မိသည်။

ထော်၊ နတ်ပြည်များ ရောက်နေသလားပဲ။ ဒါမှ မဟုတ်ရင် အိပ်မက်ထဲမှာ အလှအပတွေပေါ်တဲ့ တိုင်းပြည်တစ်ပြည်ကို ငါ ရောက်နေ တာပဲ။ ဒီကမ္မာကတော့ တို့ ‘ကန်ကရာ’ တောင်တန်းကမ္မာနဲ့ အခြားနားကြီး ခြားနားပါလား။ သို့သော်လည်း သူ့ကဲ့သို့ တောင်ပေါ်သား အသွင်အပြင် ရှိသူ တရို့၊ အဝတ်အစား နွမ်းနယ်စွာဖြင့် ကျောတွင် အလေးအလံများကို သယ်လာကြသည်ကို မြင်ပြန်တော့လည်း မူနဲး တစ်မျိုး အံ့အားသင့်မိမေးလေ သည်။

“ဆလုံ၊ ပါဒ်”

ဒရာရမ်းသည် လက်တစ်ပြန် ဆက်၍ မမိသော တိုင်လုံးကြီးများ ဖြင့် ဆောက်လုပ်ထားသည့် ဘက်တိုက် အဆောက်အအုံကြီးသို့ အဝင် အဆောင့်ကို နှုတ်ဆက်သည်ကို မူနဲး ကြားလေသည်။

မူနဲးမှာ တွေ့ရသော ကမ္မာ့ ထူးဆန်းအံ့သွေ့စရာ ကောင်းပုံကို မတွေးတတ်အောင် ရှိနေသည်။

“ဆလုံ၊ ဆလုံ၊ ခင်ဗျား သိပ်ဓနာက်ကျေတယ်၊ ဘာဘူ သူ့နေလယ်စာ ယူပေးမယ့်လူ မရှိလို့ ဒေါပွဲနေတယ်”

ဟု ပါဒ်သည် မှတ်ဆိတ်မွေးကို သပ်ရင်း ပြောလိုက်သည်။ မူနဲးသည် ပါဒ်ကို ဒရဝမ် အကြီးအကဲဟု ယူဆလိုက်သည်။

“ဘာဘူ အခန်းမှာ ရှိသလား”

ဘာဘူ ခိုင်းစရာရှိသည်ဟု သိရှု၍ သူ့ကဲ့ မူနဲး အလုပ်ရလိုဂြို့ရှုံး ပြောကြားရန် အရေးတကြီး ဒရာရမ်းက မေးလေသည်။

“ရှိတယ်၊ ရှိတယ်၊ ဘာဘူ အထဲမှာ ရှိတယ်၊ ဓနာက်ပြီး ဒီနေ့ ငွေတွေ ပို့စရာ ရှိတယ်၊ စာပို့တဲ့နေ့လည်း စာပို့နေ့၊ ဒီနေ့တော့ အဂ်လိုပ် လာလာကြီးတွေ လာကြလိမ့်မယ်၊ ခင်ဗျား မြန်မြန်ဝင်သွား”

“ဟုတ်ကဲ့၊ ရှုဟစ်”

ဒရာရမ်းသည် ဒရဝမ်အကြိုက် မဟာမောင် ေတ်ကြီးသူတို့ကို

နှုတ်ဆက်သည့်နည်းဖြင့် နှုတ်ဆက်လေသည်။

ထို့နောက် မူနှီးဘက်သို့ လွှဲည့်ကာ

“လာ၊ ငါနဲ့ လိုက်ခဲ့” ဟု ခေါ်သွားလေသည်။

မူနှီးသည် ဒရာရမ်း နောက်မှ အခန်းကျယ်ကြီးများကို ငေးမော ကြည့်ရင်း လိုက်သွားလေသည်။ သံတိုင်များဖြင့် ခြိခတ်ထားသော နေရာတွင် လူများ ဂိုင်းနေကြသည်ကိုလည်းကောင်း၊ တရာ့ရှပ်မြည်သော ငွေစူး။ ရေတွက်သံကိုလည်းကောင်း တအုံတဲ့ ကြားရလေသည်။ သို့နှင့် အခန်း တစ်ခိန်းသို့ ဝင်ခဲ့လေသည်။ တစိတ် လည်နေသော အတောင်ပံ့ နှစ်ခု အောက်တွင် ပြောင်လက်နေသော စားပွဲရှေ့ရှိ ခံညားသော ကုလားထိုင် ကြီးပေါ်တွင် သေးသေးညှက်ညှက် လူတစ်ယောက် ထိုင်နေသည်ကို တွေ့ရ လေသည်။ ကုလားထိုင်မှာ ကြီးရှု ထိုင်နေသော လူကို ဝါးမျိုးထားလေ သည်။ ကုလားထိုင်ပေါ်မှ လူ၏ မျက်နှာထား ပံ့တင်းတင်းတွင် နှာခေါင်း ပြားပြား၊ မျက်လုံးပြားပြား၊ ပါးပေါ်တွင် အဖြုံစက်များနှင့် နှုတ်ခမ်းမွေ ကျိုးတိုးကျွဲတဲ့တို့ကို တွေ့ရလေသည်။

“ကျွန်ုတ်မျိုး ဦးညွတ်ပါတယ် ဘာဘူးကြီး”

ဒရာရမ်းသည် ခြေဖဝါးမှ ဖုန်မှန်တို့သုတ်ကာ လက်နှစ်ဖက်ကို ပတ္တာဆက်လျက် ဦးညွတ်လေသည်။

ဘာဘူးကြီး ဆိုသွားသည် မျက်တောင် တစ်ချက်လှန်ကြည့်ကာ စကားပြန်မပေးသေးချေ။

“ဟေ့ကောင်လေး၊ ပြောလေ၊ ကျွန်ုတ်မျိုး ဦးညွတ်ပါတယ်၊ ဘာဘူးလို့၊ ဒါမှုမဟုတ်ရင် ဘာဘူးကို ဘုရားသခင် စောင့်ရှောက်ပါ စေလို့”

ဒရာရမ်းက မူနှီးကို နှုတ်တိုက် ရွှေတံ့ခိုင်းစေသည်။

မူနှီးသည် အဓိပ္ပာယ် မရှင်းလင်းသေးဘဲ ဒရာရမ်း ရွှေတံ့ခိုင်းသည့် အတိုင်း ရွှေတ်ကာ ခေါင်းညီတ်လိုက်သည်။ သူ့စိတ်တွင် ထူးဆန်းသော ငွေဒီးရေသံ၊ စက္းရေသံ၊ ခြိလျှောင်အဝမှ လူများ၊ ကော်ဇားများ ကိုသာ ဖြင့်မိရှိ ရှုပ်ထွေးနေမိသည်။ သူသည် ဦးခေါင်းကို ငံမြ ငံးထားအော်။

အခန်းမှာ ပြိုမြင်သက်နေသည်။ ဘာဘူးကြီး ဆိုသူ၏ မျက်နှာတွင် ပြုးစစ အမှုအရာကို တွေ့ရပြီး၊ တစ်ဖန် ကျေနပ် နှစ်သိမ်းသော အမှုအရာကို တွေ့ရပြန်သည်။ မူနှီးသည် အားလုံးသော အမှုအရာတို့ကို ကြောက်ချွဲ့ခြင်း

တစ်ပိုင်း၊ အဲ့သြရှုပ်တွေးမြင်း တစ်ပိုင်းဖြင့် ဂရာစိုက်မိသည်။

“မဟာရတ်ရှု”

ကိုယ်ကို ကျံ့ကာ ဒရာရမ်းသည်

“ကျွန်တော် ဘာဘူးကြီးအတွက် ခိုင်းဖို့ ကျွန်တော့ တူကလေး တစ်ယောက် ခေါ်လာပါတယ်” ဟု ရှိသေ့စွာ ပြော၏။

“အိုး၊ သူလား”

ဘာဘူးက မူန်းကို လက်ညီးညွန့်၍ မေးလေသည်။

“ဟုတ်ကဲ့၊ ဘာဘူး”

တစ်ဖန် ဒရာရမ်းက မူန်းကို ဤသို့ အမိန့်ပေးသည်။

“ဟေး၊ တောသား၊ လက်နှစ်ဖက် ယုက်ပြီး ဘာဘူးကို အရိ အသေ ပေးလိုက်”

မူန်းသည် ခါးကိုင်းနေရာမှ စားပွဲအောက်မှ ထိုးထွက်နေသော ဖိန်း အနက်ကြီး တစ်စုံကို မြင်မိလေသည်။

‘ငါ ဘယ်တော့များ ဒီလို သားရေဖိန်းမျိုး စီးရမှာလဲ’

“အေး အေး၊ ကောင်းသားပဲ”

ပြောပြောဆိုဆိုပင် ဘာဘူး ဆိုသူသည် လူပ်လူပ်ချု ဖြစ်လာ လေသည်။ ခဏတွင် ‘ဂလင် ဂလင်’ နှင့် ခွက်နက်နက်တစ်ခုမှ မြည်သံ ကြားရလေသည်။ ဘာဘူးသည် ထိုအနက်ခွက်ကို ကိုင်ကာ

“ရက်စ်ဆာ၊ ရက်စ်၊ အင်းလေ၊ ဟုတ်ကဲ့”

ဘာဘူးသည် အနက်ခွက်အတွင်းသို့၊ စကားလုံးများ ပေးသွင်းလိုက်လေသည်။ အနက်ခွက်တစ်ခုမှာ သူ့နားချွဲ ကပ်ထားလေသည်။ မူန်းသည် ဘာဘူးပြီး ပြောသော စကားကို စုံစိုက် နားထောင်မိသည်။ ရွှာမှာ ကျောင်းဆရာက ဘာဘူးများ ဖြစ်လိုလျှင် အောင်လိပ်စကား တတ်ရ မည်ဟု ပြောဖူးသည်။ ခု ဘာဘူး ပြောနေသည့် စကားမှာ အက်လိပ် စကား ဖြစ်ဟန်ရှိသည်။

ဘာဘူးက အနက်ခွင်းတွင်းသို့၊ စကားလုံးများ ပစ်သွင်းနေစဉ် မူန်းသည် ဘာဘူး၏ တစ်ကိုယ်လုံး သုံးသပ်ဆင်ခြင်လေသည်။ အလွန် ကြီးမားသော အိတ်ထောင်ကြီးများ၊ မာကျေတောင့်တင်း၍ ဖြူဖြာခွာတ် သော ကော်လုံးများ၊ ခေါင်းပေါင်းမှာလည်း ရွှေကြီးတို့ဖြင့် မွမ်းမံအပ်ကာ ဖိန်း အနက်ကြီးများကို ဆင်ထားလေသည်။

‘ဖိနပ်ကြီး၊ ဖိနပ်ကြီး၊ ငါမှာ ဒီဖိနပ်ကြီးမျိုးသာ ရှိရင်တော့ လမ်းလျောက်လို့လည်း မြန်မာပဲ၊ ခြေထောက်လည်း ပေါက်မှာ မဟုတ်ဘူး’
စသည်ဖြင့် မူန်း တွေးကြည့်နေသည်။

“အချား၊ သူကို အိမ်ခေါ်သွားပြီး ဘီဘီဂျီဆီ အပ်လိုက်ဟေ့”
ဒရာရမ်းသည် ဦးခေါင်းဆွဲတဲ့၊ လက်နှစ်ဖက် ယုက်ကာ ဘာဘူးကို အရှိအသေပေးပြီး မူန်းသည် အင်ပိရီရယ် ဘဏ်တိုက်မှ ခွာခဲ့ရသော်လည်း ဖိနပ် နက်ကြီးကိုသာ အာရုံဝင်စား၍ နေလေသည်။

သူတို့ တူအရီးသည် ရပ်ကွက်တစ်ခုသို့ ရောက်လာကြသည်။ ရပ်ကွက်၏ အစွန်ဘက်ဆုံး၌ ဘာဘူး၏အိမ် ရှိသည်။ ဘာဘူး၏ အိမ်မှာ လေးလောင့် တစ်ထပ်အိမ် ဖြစ်လေသည်။ ဝရနှစ်တာတစ်ခု အပြင် ဘက်သို့ ထူတ်ထားသည်။ ဝရနှစ်တာ၏ အနောက်တိုင်း အက်လိပ်စာများ ဖြင့် အရှေ့တိုင်း ယဉ်ကျေးမှုတွင် ဂုဏ်ဝင့်နေသော ‘ဘာဘူးနသူရမ်း၊ အကူးဖွေစာရင်းကိုင်း၊ အင်ပိရီရယ် ဘဏ်တိုက်၊ ရှိန်နါ့မြို့’ ဟု တွေ့ရလေသည်။

တောင်ကုန်းမြှင့်ကလေးများတွင် ဘိုတဲ့များကို တွေ့ရသည်။ ပန်းမျိုးစုံလည်း ထိအိမ်များတွင် ဖူးပွင့်ကြသည်။ အရိပ်အာဝါသနှင့် ပြည့်စုံကာ သာယာ၍ အေးအေးချမ်းချမ်း ရှိလှသည်။

‘ဉာဏ်၊ ဒီလို့ အိမ်ကြီးတွေမှာ ဘယ်သူတွေများ နေပါလိမ့်’

ဟု မူန်းသည် မိုင်းမှုနှစ်စာ တွေးကြည့်လေသည်။

ထိအိမ်မျိုး တစ်အိမ်မှ မျက်နှာနိုနို လူကြီးတစ်ယောက်သည် သူ၊ တစ်ကိုယ်လုံးမှာ အထူးအဆန်းများဖြင့် ဆင်ယင်အပ်သည်။ ဘဏ်တိုက်က ဘာဘူး၏လို့ လည်ပင်းတွင်လည်း ပဝါ သေးသေးလေး တစ်ခု ရှစ်ပတ်ထားသည်။ ဘောင်းဘို့ ပွုဗွဲ့ကိုလည်း ဝတ်လိုက်သေးသည်။ ပြီးတော့ ဟော၊ သူ့ဖိနပ်ကြီးမှာ ခြေသလုံးကို ဝါးမျိုးကာ ဒုံးအထိ တက်ထားသည်။

‘အေး၊ ဒါမျိုးကမှ ပိုကောင်းတာ၊ မြှေးလည်း မကိုက်နိုင်ဘူး၊ စပါး ရိတ်ရတာ ဘယ်လောက် ကောင်းမလဲ၊ မကန္တာ အက်လိပ်ကြီးဆိုတာ သူ နေမှာပဲ’

ဤသို့ မူန်း တွေးတော်ကြည့်လေသည်။

“ဆလုံး၊ ဟူဘာ”

သူ့ဦးလေးသည် ညာဘက် ခြေထောက်ကို ဘယ်ခြေထောက်သို့

ရိုက်လိုက်သည်။ သူ့နှီးလေးသည် အက်လိပ်ကြီးကို အရိုအသေ ပေးလိုက်ခြင်း
ဖြစ်သည်။

“သူက တို့ဘဏ်တိုက်က ဘာဘူးအကြီးကြီးကွဲ”

ဒရာရမ်းက မူန်းကို ပြောပြလေသည်။ ဒရာရမ်း မျက်နှာတွင်
ရိုသေခြင်း၊ ကြောက်ဆံခြင်းတို့ ပေါ်လွင်နေကြသည်။ နောက် ဒရာရမ်းသည်
ဘာဘူးကြီး အိမ်တံခါးကို ခေါက်လိုက်လေသည်။ သူတို့နှစ်ယောက် ခဏမျှ
အပြင်ဘက်၌ ရပ်စောင့်နေကြသည်။ ဒရာရမ်းသည် တစ်ဖန် ထပ်၍ ခေါက်
ပြန်သည်။

“ဘီဘီရှိ၊ တံခါး ဖွင့်ပေးပါ့ဗိုးများ”

ဘေးမှ ပြတ်းတစ်ခု ပွင့်လာ၍ မိန်းမတစ်ယောက် မျက်နှာမှာ
နက်မှောင်လှသည်။ ညီညီညွတ်ညွတ်လည်း မရှိလှု။ ပါးစပ် အနည်းငယ်
ပြကာ ထိမိန်းမက အပြီးရောင်သန်းလိုက်သည်။ နာခေါင်းမှာလည်း ချွှန်လွန်း
နေသည်။ နှေးမှာတော့ အရေများ တွန်းလိပ်လျက်ရှိသည်။ ပြားချပ်နေသော
ရင်အုံတွင် မွတ်စလင် ဆာရိကို ဆင်ယင်ထားလေသည်။ သူတို့ ဂန်ဂရာ
တောင်တွင် ဒီလို အဆင်အပြင်မျိုးကို ရေ့ဆင်းအမေ မြေပိုင်ရှင်ကတော်
ကြီးကလွှဲ၍ ဘယ်သူမျှ မဝတ်၍။ ရွာက မိန်းမများကတော့ ရေ့ဆင်း
အမေမှာ မိန်းမ မဟုတ်၊ အတုအယောင်များ၏ စုဝေးရာ သဏ္ဌာန်တစ်ခုသာ
ဖြစ်သည်ဟု ပြောကြသည်။

မူန်းသည် ထိမိန်းမ၏ အုံလွှာယ် မျက်နှာကို ကြည့်ကာ ကြက်သေ
သေနေမိသည်။ မူန်းသည် ထိမိန်းမမျက်နှာ မြင်ကတည်းက အလိုလို
ရင်ဖို့မို့လေသည်။ ဧည့်ခန်းမှ စားပွဲ၊ ကုလားထိုင်တို့မှာ တောက်ပြောင်
နေကြသည်။

“ဘီဘီရှိ၊ ကျွန်းတော့ တူကာလေးကို ဘီဘီရှိ ခိုင်းဖို့ ခေါ်လာ
တယ်၊ ဒီကောင်လေးပဲ”

ဒရာရမ်းက ဤသို့ပြောပြီး မူန်းဘက် လှည့်ကာ ငောက်ပြန်သည်။

“ဟေ့ တောင်ပေါ်သား၊ လက်နှစ်ဖက် ယုက်ပြီး ဘီဘီရှိကို
ဦးဆွဲတ်ပါတယ် ပြောလေ”

“ကျွန်းတော် ဘီဘီရှိကို ဦး”

မူန်း အသံမဆုံးခင် အခန်းတွင်းက ကလေးက စူးစူးဝါးဝါး အောင်ငါး
လိုက်သည်။ ဘီဘီရှိ အိမ်တွင်းသို့ ပြန်ဝင်သွားလေသည်။

“သေပါဟဲ့၊ သေပါဟဲ့၊ ခဏတစ်ဖြုတ်မှ အနား မနေရဘူး၊ နှင် သေရင် ကောင်းမယ်၊ ဘာဂို့ တစာစာ အော်နေရတာလ”

ဘီဘီရှိက ခပ်ကြမ်းကြမ်း အော်လိုက်သည်။

ဒရာရမ်းက

“ကိုင်း၊ ကျွန်တော် ပြန်တော့မယ်၊ သူ့ကို ထားခဲ့မယ်နော်”

မူန်းက ဘီဘီရှိ အဖြေကို စောင့်စားနေသည်။ ကြက်လည်တံ့သို့ ရည်လှသော လည်ပင်းကိုကြည့်ကာ မူန်း အသည်းယားမိသည်။

“နော်း ဒရာရမ်း”

ကလေးကို လက်ဝါးစာ ကျွေးမြီး ထွက်လာသော ဘီဘီရှိက ပြောလေသည်။

“နှင် ဘာဘူးကို ပြောခဲ့ပြီလား”

“ပြီးပြီ ဘီဘီရှိ၊ ကျွန်တော် သူ့ကို ရုံး အရင်ခေါ်သွားတယ်၊ ဘာဘူးကို ဘီဘီရှိဆို ပို့လိုက်ဆိုလို့ ခေါ်လာရတာ”

“အင်းလေ၊ ဒါဖြင့် နော်းဟော၊ နော်းဟော၊ ရွှေးသွား၊ အသီး အရွက်ကလေး ဝယ်ပေးခဲ့ပါဦး”

အခန်းတွင်းမှ ကလေးကလည်း တစ်ဖန် စူးစူးဝါးဝါး ငိုပြန်သည်။ ဘီဘီရှိသည် ဒေါသုပုန်ထကာ အခန်းတွင်းသို့ ဝင်သွားရပြန်သည်။

မူန်းသည် ရွာတွင် ကျွန်ရစ်ခဲ့သော အအော် မျက်နှာကို မြင်ပြန်သည်။

“အင်း၊ အရိုးလေး ဒီလောက် မရှုဘူး၊ ခု မိန်းမကြီးက ပိုက တယ်”

သူ့ဘဝမှာ မရေရာလှ၊ ဒီလူတွေ၊ ဒီမိန်းမကြီး၊ ဒီကလေးနဲ့ ဒီအမြိမ်မှာ ဘယ်လို စခန်းသွားရှိုးမည် မသိ။

“ဟော ဒရာရမ်း၊ မင်း ဒီကောင်လေးကို ဘာဘူးဆိုးဆို ခေါ်သွားပြီးတော့ သူ ရုံးအပြန်မှာ ရွှေးဝယ်ပေးလိုက်ပစ္စ”

မူန်းသည် ဘီဘီရှိအသံကို ဆက်လက် စိတ်မဝင်စားတော့ဘဲ တွေးချင်ရာ တွေးနေတော့သည်။ အိန္ဒိယတိုင်းသားတို့၏ ဓလေ့ထုံးစံမှာ ဧည့်သည်များ ရောက်လာလျှင် အိမ်သည်က ကျွေးမွေးပြုစုစုံသာ ရှိသည်။ ထိုသို့ မဟုတ်။ ယခုမှ သူ့ကို ကျွေးမွေးမည့်အစား သူ့ကိုပင် ခိုင်းနေပြန်ပြီး

‘အင်း၊ သူတို့မြို့က ထုံးစံက တစ်မျိုး ထင်ပါရဲ့’ ဟုသာ မူန်း

တွေးမိတော့သည်။

“ဟုတ်ကဲ ဘီဘီရှိ”

ဒရာရမ်းသည် ဣျှကဲ့သို့ သူ့ဆရာများကို ဂုဏ်ပြုရသဖြင့် ဝစ်းသာလုံး ဆိုနေပုံရသည်။

“လာဟေ့ မူနဲး”

လမ်းလျောက်ကြရင်း ဒရာရမ်းက မူနဲးကို ကြိုက်လုံးဆွယ်လေသည်။

“မင်းကို သူတို့ ကောင်းကောင်းမွန်မွန် ကျွေးမှာပဲ၊ ဘာဘူးက ပြောတယ်၊ မင်းကို တစ်လ သုံးကျပ် ပေးမယ်တဲ့ တို့ဘက်တိုက်အနားက ငါ့တဲ့လည်း ပြထားမယ်၊ အားတဲ့အခါ လာလည်လှည့်၊ မင်း ဘာဘူးနဲ့ ဘီဘီရှိကိုလည်း သူတို့အကြိုက် ပြုစာ သိရှုလား၊ သူတို့က ကြင်နာတတ်တယ်၊ ပြီးတော့လည်း မင်းကို ခိုင်းဖို့၊ စေ့ဖို့ သူတို့ ခေါ်ထားတော့”

မူနဲးသည် ဦးလေး ဒရာရမ်း၏ ဆုံးမထုတ်ဝကို နာခံရင်း မျက်ရည်ပေါက် ကျမိုလေသည်။ မျက်ရည်ဥများအကြားမှ ကျောက်တောင်များ ထူထုပ်၍ နေခြည်တွင် ဈေးရောင်တောက်နေသော တောင်ကုန်းများပေါ်ရော်းကြောင်းကြီးသဖွယ် တွန်းလိမ့်လာသော ဘီးမြစ်၊ အစအဆုံး မရှိသော လယ်ဂွင်းကြီးများကို လွှတ်လပ်စွာ လှည့်ပတ်ခဲ့ရသည်တို့ကို တွေ့မြင်လေသည်။

မူနဲးသည် ညာတွင် ဘာဘူးနှင့်ရမ်း၏ မီးဖို့ဆောင်၍ ခွေခွေကလေး အိပ်ရလေသည်။ ဒီတွင် သူ အေးအေးချမ်းချမ်း မရှိ၊ ခရီးပန်းကာ နှုံးချည့် နေလေသည်။ နှုံးချည့်ခြင်းကို ဖြေဖျောက်ရန် အိပ်သော်လည်း မျက်စိကျယ်၍ သာ နေရတော့သည်။

သူ့ကို စောင်ကြမ်း အညိုတစ်ထည် ဘီဘီရှိက ပေးလေသည်။ သူ့ အကျိုဗြို့မှုလည်း ဈေးများဖြင့် နံတော်နေသည်။ ဈေးစုံကောင် ခြင်တွေကလည်း တစ်ညုလုံး တစိတ် သူ့နားတွင် ရစ်ဗဲနေကြသည်။ သူ့ တစ်ကိုယ်လုံးမှုလည်း ခြင်ကိုက်သည့် အပိမ့်များဖြင့် ပြည့်နှုံးနေလေသည်။ သူ့သည် အိပ်မပျော်နိုင်၍ သက်ပြင်းချလေသည်။ နောက် ဇွဲတ်ကြီးစား၍ မျက်စိနှစ်လုံးကို နှိတ်လိုက်လေသည်။ ဘာဘူး၏ တခေါ်ခေါ် ဟောက်သံကို မူနဲး မီးဖို့ဆောင်မှ ကြားရသည်။ ဘယ်အခန်းမှာ ဘာဘူးတို့ လင်မယား အိပ်သည်ကို သူ မသိ။ စျေးက ဟင်းသီးဟင်းရွက်ဝယ် ပြန်လာစဉ်က

ဘိဘိရှိက မီးဖိသို့ ခေါကာ ယူလိုက်သောကြောင့် ဖြစ်သည်။ ဘိဘိရှိကို
တောက်တိမည်၍ မီးဖိဆောင်နှင့် ကူညီကာ အာဂျားသီး လျှိုးပေးရသည်။
ဘိဘိရှိက သူ့ကို ဆီကြော်မှန် အသိုးတစ်ခု ပေးလေသည်။ ညစာကို
ချုံခြောင့်ပင် ဝမ်းဟာ၍ နံးချည့်ချည့်ဖြစ်ကာ မီးဖိဆောင်၏ ထောင့်
တစ်ထောင့်တွင် ဝင်အပ်နေလိုက်တော့သည်။ ဘယ်အချိန်အထိ သူ အပ်ပေါ်
သွားသည် မသိ။ နောက်ဆုံး သူ သခင်မ ဘိဘိရှိ၏ ဆူသံကို ကြားရမ
သူ အပ်ရာမ နှီးလေသည်။

*

“ဟဲ့ကောင်လေး၊ အမယ်လေးဟဲ့၊ ဒီလို နေမဝင်ခင် အိပ်တဲ့
တပည့်မျိုး ငါ မတွေ့ဖူးပါဘူး၊ ထဟဲ့ သေနာကောင်၊ နှင့်ဆရာ ဘာဘူး
ကို ထမင်း ပြင်ကျွေးလိုက်ပြီး၊ ထမင်းလေး ဘာလေး စားပြီးမှ အိပ်တာ
မဟုတ်ဘူး၊ နှင်တော့ သေရအောင် ပြင်ပေတော့”

မူန်းသည် မျက်စီပွတ်ကာ ဘေးပတ်ပတ်လည်ကို သေသေချာချာ
ကြည့်မိသည်။ သူ့ပတ်ပတ်လည်တွင် ကြေးအိုးများ၊ ကလေးကစားစရာ
အရှင်များနှင့် သူတို့ရွာက ဆေးဆရာကလေးအခန်းမှ ဆေးပူလင်းများကို
တွေ့ရလေသည်။ ဆေးပူလင်းများမှာ ညုစ်ညုစ်ပတ်ပတ် နိုင်လှသည်။
ငှင်းနောက် ဂျုံအိတ်များ၊ ထင်းရျှေးသေတ္တာများနှင့် သံပုံးများကို တွေ့ရသည်။
မီးဖိဆောင်မှာ ပေရေလှသည်။ နံ့ရံ့တွင် အကျိုစုတ် ရှစ်ထည်နှင့် မှန်ကွဲ
တစ်ချပ်ကိုလည်း တွေ့ရ၏။ တစ်ဖန် ကျပ်ခိုးစင် တစ်စင်ပေါ်တွင် စောင်များ၊
တစ်ဖက်ထောင့်တွင် ထင်းပုံးများကို တွေ့ရ၏။ တစ်ဖက်နံ့ရံ့မှ ဓာတ်ပုံးများ
မှာလည်း သူ့ကို ခေါင်းရှုပ်စေပြန်သည်။ အိမ်ထဲမှ မီးရောင်ကို သူ ၆၇၄
သည်။ မူန်းသည် အိပ်ရာမှထကာ အိမ်တွင်း အထားအသိုက် ဂရိစိုက်၍
ကြည့်ပြန်လေသည်။ တစ်ဖန် ရွာတွင် သရက်သီး ခိုးခဲ့သည်ကို ပြန်၍
အမှတ်ရပြန်သည်။ ယခုသော် သူ စွန်းစားခန်းနှင့် ရင်ဆိုင်နေပြီ။ စွန်းစားခန်း
မှာ ရှိုးတွင်းခြင်ဆိုတွင် ဖြစ်ပေါ်နေသော စွန်းစားခန်းပင် ဖြစ်သည်။ မူန်း
သည် ခြေဖျားထောက်ကာ နောက်ဖော် တံခါးပေါက်ဆီသို့ သွားလေသည်။
အခန်း တစ်ခန်းတွင် အိပ်ရာကြီး နှစ်ခုနှင့် ကလေးပွဲက် တစ်ခုကို သူ

မြင်ရသည်။ ဘာဘူးကြီး ကိုယ်တစောင်းလဲကာ အိပ်ရာတစ်ခုတွင် အိပ်နေသည်။ တစ်ဖက်မှ ခွေခွေကြီး အိပ်နေသူမှာ ဘီဘီရှိ ဖြစ်ရမည်။ ညာဘက်ရှိ ပြေတင်းပေါက်တစ်ခုမှ လူတစ်ယောက် အိပ်နေသည့် သဏ္ဌာန်ကို မူန်း မြင်ရပြန်သည်။ ထိုလူမှာ ညနေက တွေ့ခဲ့သော အက်လိုကြီးမျက်နှာကဲ့သို့ အသား ဖြူသည်။ မူန်းသည် အထွန်ရှုည်လျား တောက်ပြောင်သော စားပွဲကြီးနှင့် သူ သင်ခဲ့ရသော ရာဇ်ဝင်စာအုပ်မှာ ပါသည့် ကုလားထိုင်မျိုးကြီးများကိုလည်း တွေ့ရပြန်သည်။ အားလုံးပင် သပ်သပ်ရပ်ရပ် ခင်းကျင်းထားကြသည်။ ဓာတ်ပုံ ကြီးငယ်များနှင့် ပြက္ဗဒိန် တစ်ချပ်ကိုလည်း နံပါတ်တွင် တွေ့ရသည်။ ညာဘက် ပြတင်းပေါက်မှာ မြင်ရသူမှာ ဘာဘူး၏၏ညီပရင်းချုန်း ခေါ် ချွတ်တားဘာဘူးပင် ဖြစ်သည်။

“ဟေး၊ မူန်း၊ နှင့် နိုးပြီလား”

“နိုးပြီ ဘီဘီရှိ”

မူန်းသည် ကြောက်ဆွဲ ဖြေလိုက်လေသည်။

“အေး အေး၊ ဒါဖြင့် လုပ်စရာ ရှိတာတွေ ပြီးအောင် လုပ်ထားဟေ့”

ဟု ဘီဘီရှိက အိပ်ချင် မပြောသေးသည့်ဟန်ဖြင့် ပြောလိုက်သည်။

“မီးဖိုက ပြာတွေ သွန်ပစ်လိုက်၊ ပြီးတော့ နှင့် မနော်က သောက်အိပ်ကြီးလို့ မဆေးသေးတဲ့ အိုးတွေ ဆေးလိုက်၊ နောက် မီးမွေးပြီး ရေနေးအိုး တည်ထား၊ ငါ နောက်ပြီးမှ ထမယ်”

ထိုခဏာတွင် ကလေးငယ် ‘လီလာ’ ၏ အော်သံကို ကြားရလေသည်။ လီလာကို သူ့အစ်မ ‘ရှိလာ’ က ချော့၍ သိပ်လိုက်သည်။ မူန်းသည် ယနေ့အထိ ရှိလာကို မတွေ့ရသေး။ ရှိလာမှာ သူ့ဦးလေး ချွတ်တားဘာဘူးနှင့် မြို့ထဲသွား၍ သူ မတွေ့ရသေးဟန် ရှိသည်။

မူန်းသည် မီးဖိုဆောင်သို့ ပြန်သွားလေသည်။ အားလုံးပဲ သူ့အဖို့ အသစ်အဆန်းချဉ်း ဖြစ်နေ၍ သူ ဘာကို စကိုင်ကာ၊ ဘာလုပ်ရမှန်းမသိ။ ယောင်ချာချာ ဖြစ်နေသည်။

ချာတွင် နေစဉ်က မနော် အိပ်ရာမှ နိုးလျှင် လယ်ပြင်ထွက်၍ သူ အပေါ့အပါး သွားလေသည်။ နောက် ရေတွင်းတွင် ရေချိုးသည်။ အိမ်သို့ ပြန်ရောက်လျှင် ထမင်းကိုလျေားပြီး ကျောင်းသို့ ဒုန်စိုင်းလေတော့ သည်။ ကျောင်းပိတ်သည့်နေ့ ဆိုလျှင်တော့ ခြိမ် နားများကို ထုတ်ကာ နားကျောင်း ထွက်ရသည်။

ယနေ့ ဘာဘူးအိမ်တွင် ဘယ်နေရာ အပေါ်အပါး သွားရမည့်
မသိ။ ပတ်ဝန်းကျင်မှာလည်း အိမ်များ၊ ဘိုတဲ့များဖြင့် ပြည့်လျက်ရှိသည်။
လမ်းပေါ်မှာလည်း လူများ လမ်းသလားနေကြသည်။ ဘယ်ဆို သွားကြ၍
ဘာအလုပ် လုပ်ကြသည်ကို သူ ယခုတိုင် မသိသေး။ မီးဖိုမှ ထွက်ကာ
နောက်ဖေးတစ်ရိုက် ကြည့်မိသည်။ အိမ်သာ တစ်လုံးမျှ မတွေ့။ ထိန်းမနိုင်
သိမ်းမနိုင် ဖြစ်တော့မည်ကိုသိ၍ အိမ်ဘေး ပံ့လှမ်းလှမ်းတွင် ထိုင်၍
အပေါ်အပါး သွားလေသည်။

ခဏတွင်

“နင် ဘယ်သွားနေသလဲဟဲ မူနှီး”

ဟူသော ဘီဘီရှိ၏ အမင်းလာသံကို ကြားလေသည်။ သူ
နောက်ဖေး ထိုင်နေသည်ကို သူ့သခင်မ တွေ့သွားမှာ မူနှီး အလွန်စိုးရိုမ်
သည်။ ဘုံးသော်လည်း သူ့စခန်းမှာလည်း လက်စမသတ်သေး။

“ဟဲ ခွေးကောင်၊ ဝက်ကောင်၊ တောင်ပေါ်သား၊ နင့် ခေါ်တာ
မကြားဘူးလား”

မူနှီး နားတွင်းသို့ ရေနေး ပုဂ်ပုဂ်ခူး တစ်အိုး အလောင်းခံရ
သကဲ့သို့၊ ဘီဘီရှိ၏ ရူညီအော်သံမှာ အစုလိုက် အပြုံလိုက် ဝင်လာကြ
သည်။ ဘီဘီရှိသည် နောက်ဖေးတံ့ခါးမှ ဆိုက်ဆိုက်ဖြုံက်မြှုံက်ပင် ထွက်
လာလေသည်။

“အမယ်လေးဟဲ၊ အရှက်မရှိတဲ့ တောင်ပေါ်သား၊ သပေါက်မသား၊
အသည်မသား၊ ဘယ်မှာ သွားရမယ်ဆိုတာ ငါကို ဘာရို့၊ မမေးသလဲဟဲ၊
တိရှေ့နှုန်းကလေးမှ အိမ်ကို ခေါ်ထားမိရှက်သား ဖြစ်နေပါပြီ၊ ငါတော့
သေသာ သေချင်တာပါပဲ၊ ဒီမှာ ဖြတ်သွားကြတဲ့ အရှာရှိ၏တွေ၊ မျက်နှာ
ကြီးတွေက ဘယ်လို့ ထင်ကြမလဲဟဲ၊ နင် လုပ်ပုံတွေ ဟန်မကျလို့
ဘာဘူးရှိတဲ့ ထိခိုက်လိမ့်မယ် သိလား”

ဘီဘီရှိသည် မရုံးသိပ်နိုင်ဘဲ သူ့ဝစ်းထဲ ရှိသမျှကို အားလုံး
အန်ထုတ်လိုက်သည်။ အတုံးလိုက် အတစ်လိုက် ထွက်လာသော အန်ဖတ်
တို့မှာ မူနှီးနားသို့၊ ခိုးလိုးခုလုနှင့် ဝင်လာကြသည်။ မူနှီး မျက်နှာမှာ
ရှုက်သွေးဖြန်းလျက် ရှိသည်။ သူ့အာရုံမှာလည်း အမှာင်ထုတွင် နစ်မြှုပ်
နေသည်။ ခဏချက်ချင်းပင် သူ လဲသေချင်စိတ် ပေါ်မိလေသည်။ ဒီ
အကြိမ်းမှာ သူ နောက်ဖေးသွားသည်ကို လူမြှင့်ခံရသော ပထမအကြိမ်

ဖြစ်သည်။

တစ်အိမ်သားလုံး နိုးလာကြသည်။ ဘာဘူနသူရမဲး ပထမဆုံး ထွက်လာလေသည်။ ဘာဘူကြီးမှာ ပိန်ပိန်သေးသေး ရှိလှသည်။ ရွှေ့ဟန် တော် တစ်ခွဲသားမျှနှင့် ဘာဘူကြီး အတွေးရောက်သည်မှာ သူ့အိမ်ကို သူ့နှီး ခိုးသွား၍သာ ဘီဘီရှိ ရုံဟန်နေသည်ဟု ထင်မိသည်။

နောက် ချွဲတ်တားဘာဘူ ထွက်လာသည်။ ချွဲတ်တားဘာဘူမှာ ရုပ်ချောသူ တစ်ယောက်ဖြစ်သည်။ သူ့အမှုအရာမှာ ချင်ချင်လန်းလန်း ရှိသည်။

“ဘာများ ဖြစ်တာလဲပျ”

ချွဲတ်တားဘာဘူက စုစုပေါင်းလေသည်။

နောက်ဆုံး ထွက်လာသူမှာ ဘာဘူကြီး၏ သမီးအကြီးဆုံး ရှိလာပင် ဖြစ်သည်။ ရှိလာမှာ အသက်ဆယ်နှစ်ခန့်ရှိ၍ အနည်းငယ် ပိန်သည်။ ဆံပင်ကတော့ ရွှေ့ရောင်ကို ဆောင်၍ မျက်လုံးအိမ် ညီသည်။ အသားမှာ အနည်းငယ် ဖြူသည်။ ရှိလာသည် မမျှော်လင့်သောအဖြစ်ကို တွေ့ရ၍ ပြီးလေသည်။

“သောက်ရှုက်မရှိတဲ့ တောင်ပေါ်သား”

ဘီဘီရှိက အသံကုန် ဟစ်ပြန်သည်။

“ကြည့်စမ်းပါပြီး၊ ကျော် မိုးဖိုးတော် ချေးမသား၊ အသည်းမသားက”

“ဟုတ်သားပဲ ခွေးကောင်လေး၊ မင်း ဘာလို့ ဒီလို ကျင့်ကြံရ တာလဲ”

ဘာဘူကြီးက ဘီဘီရှိ အဆုံးပဲစေရန်နှင့် မူန်းကို ခြောက်လှန်ရန် သေးကေားသော လက်ကို ဖြောက်၍ အော်လိုက်သည်။

ဘာဘူကြီးသည် အနီရောင် ကော်သဏ္ဌာန် ပျော့ပျော့ အဖတ် များဖြင့် သွားကို တိုက်နေပြန်သည်။

“သူ့နံပိုင်းထဲမှာ သွားချင်လို့ပေါ့ပျ”

ဟု ချွဲတ်တားဘာဘူက ရယ်စရာ ပြောလေသည်။

“ဒီတော့ ဘီဘီရှိက နံပိုင်းကို လျှော်ပေါ့၊ ခုခိုတော့ ဂျာဂျားပါလား ကို သိမ်းခိုင်းရမှာပေါ့”

တစ်ဖန် ဘီဘီရှိကို ချွဲတ်တားဘာဘူက ဆွဲပြန်သည်။

ရှိလာသည် မထိတထိ ရယ်ကာ ချွတ်တားဘာဘူ ခြေသလုံးကို
ပြေးဖက်လေသည်။

“သွား သွား ရှိလာ၊ နင့်အလုပ် မဟုတ်ဘူး၊ ဘီဘီရှိက သူကို
အိမ်သာ ပြုမထားဘူးလား”

ဟု ဘာဘူးက မေးလေသည်။

“ရှင်က ဖျက်ဆီးတယ်ပေါ့လေ၊ သူကို ကျူပ်အိမ်သာများ ထိုင်ရ^၁
မယ် ထင်သလား၊ ဝေလာဝေးရဲ့၊ သွား သွား၊ တစ်ယောက် ရုံးကို
သွားခေါ်မဲ့”

“ဟုတ်ကဲ့ဗျာ၊ ဟုတ်ကဲ့၊ သူကို ထပ်ပြီး အော်မနေပါနဲ့ဗျာ၊
နောက်ထပ်တစ်ခါ ထပ်ပြီး ယိုနေပါလိမ့်းမယ်၊ ကိုင်း ကိုင်း လက်ဖက်ရည်
ရော၊ ဟေး ရှိလာ၊ လက်ဖက်ရည်ရောဂွာ၊ မင်း အမေက ဒေါသူပုန်ထနေ^၂
တာနဲ့ တို့ကိုတောင် လက်ဖက်ရည် မပေးနိုင်တော့ဘူး ထင်တယ်”

“ခဏမှ မတော့နိုင်ဘူးလား ကိုယ်တော်ရဲ့”

ဘီဘီရှိသည် နောက်မှ ရှပ်ရှင်သံကို ကြား၍ လှည့်ကြည့်လိုက်
သည်။ မီးဖိုဆောင်၌ တွေတွေကြီး ရုပ်နေသာ မူန်းကို တွေ့ရလေသည်။

“နင် ဘယ်သွားနေသလဲဟဲ့ သေနာကောင်လေး”

“ကျွန်းတော် ရေပိုက်သွားပြီး ရေဆေးတယ် ဘီဘီရှိ”

မူန်းက ပြန်ပြောလေသည်။

“သွား သွား၊ နင် ရေချိုးချော်း၊ ပြီးမှ ငဲ့မီးဖိုကို လာ”

ဟု မူန်းကို တွေ့န်းကာ ဘီဘီရှိ နှင်လိုက်သည်။

“သွားဟဲ့၊ သွားဟဲ့၊ ငဲ့ရှေ့မှာ လာရပ်မနေနဲ့”

ဘီဘီရှိသည် တတ္ထတ်တ္ထတ်နှင့် တစ်ယောက်တည်း ရေရှုတော်
ပြန်သည်။

“ဒီခွေးကောင်လေး ရောက်လာလို့ ငါ လုပ်ရကိုင်ရ သက်သာမလား
အောက်မေ့မိတယ်၊ ခုတော့ အရင်ကအတိုင်းပဲ၊ ကျွန်းဘဝက ငါ မတက်
တော့ဘူး၊ သင်း ကျွေးထားရတာ ဘာများ အကြောင်းတူးသေးလို့လဲ၊
ညစ်ပတ်ပေရေလိုက်တာလည်း လွန်လို့၊ သင်းတို့ တောင်ပေါ်သားတွေ
ဓာတိပြုလာတာပဲ”

“ဟော ဟော၊ ပြောရော့မယ်၊ ခင်ဗျားကဖြင့် အရမဲ့မဲ့ တောသား
တွေ့၊ တောင်ပေါ်သားတွေ ဆွဲမသွင်းနဲ့ဗျာ၊ ခင်ဗျားကိုယ်တိုင် တောက

လာတာပဲ မဟုတ်လား”

ချွဲတ်တားဘာဘူက ဘီဘီရှိကို စနေပြန်သည်။

“အို၊ မင်းက နေရာတကာ နောက်တာပဲ၊ ကိုယ့်ဂုဏ်နဲ့ကိုယ် နေရတယ်ကွဲ၊ ဒီလို ခွေးမျိုးလေး မပြောနဲ့၊ တွေး လူစိမ်းမောင်သည်တွေ ရှေ့မှာတောင် ကူမြှေ့နဲ့ သိက္ခာနဲ့ နေရတယ်”

“ရှိလာရေး မင်း ဘူတာရုံး အင်ပါရီရယ် လက်ဖက်ခြောက်ကုမ္ပဏီက ကြော်ပြာ မှတ်မိလားဟေး”

“အင်ပါရီရယ် လက်ဖက်ခြောက်ပူးပူ တစ်ခွက်သည် ပူလောင်သော နေရာသီ၏ အသည်းနဲ့ကို အေးစေသည်ဆိတဲ့ ကြော်ပြာလား ဦးလေးကြီး”

“အေး အေး၊ တစ်ခါလောက် ဘီဘီရှိ ကြေားအောင် ဆိုပြလိုက် စမ်းပါဟဲ့”

ခပ်ပြီးပြီး ချွဲတ်တားဘာဘူက ပြော၍ အိပ်ရာသို့ ပြန်သွားလေ သည်။

“အင်ပါရီရယ် လက်ဖက်ရည်ပူးပူ တစ်ခွက်သည်...”

“ဟဲ့ ကောင်မလေးနော်၊ ငါ လက်ဖက်ရည် ဖျော်နေပြီ၊ ညည်းက ညည်းဦးလေး အတတ်သင်လို့၊ ညည်းဦးလေးကတော့ ဆေးကျောင်းသားမို့ အရာရှိ အရာခံ ဖြစ်မှာပဲ၊ ညည်းကတော့ ဘယ်လိုများ ကတော်ဖြစ်မှာမို့ လို့လဲ၊ ကြီးကြီးကျယ်ကျယ်တွေ”

မူန်းသည် ကြေးအိုးများကို ပြာဖြင့် တိုက်ချွဲတ်နေလေသည်။ သူ နောက်ကျောပေးထားသည်မှာ အိမ်သာ ဖြစ်လေသည်။ အနဲ့အသက် တို့ကို ရှာရှိကိမ်းမှ အိမ်သာမှန်း သူ သိလေသည်။

“အင်း၊ ထူးဆန်းတဲ့ အိမ်သာပဲ”

အိမ်သာမှာ မူန်း တစ်ခါချွဲ မမြင်ဖူးသော အပြင်အဆင် ဖြစ်လေ သည်။

“ကျွန်းမ ကူပြီး ဆေးကြာပေးရှိုးမလား မေမေ”

ရှိလာက ဘီဘီရှိကို ပလီလေသည်။

“သွားစမ်းဟဲ့ သွားစမ်း၊ ဒီ ဘာမှအသုံးမကျတဲ့ ကောင်ကို ရိုင်းရမယ်”

ရှိလာ ထွေက်သွားသည်။

မူန်းသည် ဘီဘီရှိ ဟိုဟာထည့်၊ ဟိုမွေ ဒီခေါက်နှင့် လက်ဖက်ရည်

ဖျော်နေသည်ကို စိတ်ဝင်စားစွာ ကြည့်နေလေသည်။ ဘီဘီရှိသည် အတိကြီး သော ဟိန္ဒာမျိုး ဖြစ်သည်။ သူ ထမင်းချက်နေသော စည်းစိုင်းအတွင်းသို့ ဘာဘူး၊ ချွတ်တားဘာဘူးနှင့် သူ့သူ့ကယ်ချင်းများ အသုံးပြုသော ကြွေပန်းကုန်များ မရောထွေးစေရ။ ဘာဘူးနှင့် ချွတ်တားဘာဘူးမှာ ဘီဘီရှိနှင့် အတ်မတူသော မွတ်စလင်များ ဖြစ်ကြသည်။ သို့သော ဘီဘီရှိ လက်ဖက်ရည် ဖျော်နေသည်မှာ ပေပေရေရေ နိုင်လှသည်။ ဒါကို မူနဲး မြင်ရလေသည်။ ဘီဘီရှိသည် မူနဲးကို လှည့်ကြည့်လိုက်သည်တွင် သူ ဖြစ်ကတ်ဆန်း လုပ်ကိုင်နေသည်ကို မူနဲး ကြည့်နေကြောင်း သိသွား လေသည်။

“ဟဲ သေနာကောင်၊ ငါ လက်ဖက်ရည် ဖျော်နေတုန်း ကြည့်မနေ နဲ့၊ နှင့်အလုပ် နင် လုပ်”

သို့သော မူနဲး မျက်နှာမလွှဲခင်ပင် ဘီဘီရှိသည် မမြင်စေချင်သော အရာကို မူနဲး မြင်ရပြန်သည်။ ဘီဘီရှိသည် ယင်ကောင် နှစ်ကောင်ကို လက်ဖက်ရည်ဖျော်ရင်း သတ်လိုက်ကာ လက်ဖက်ရည်ကရားထဲသို့ လောင်း ထည့်နေသော ရေနွေးပွဲက်ပွဲဆဲထဲသို့ပင် ကြက်ဥန္ဓစ်လုံး ထည့်လိုက်လေ သည်။ သူတို့ ကန်ကရာတောင်တန်းမှာပင် ဤသို့သော အပြုအမူမှာ ကျိန်းမာ စိုင်းနှင့် မညီသွော်ဟု ယူဆကြသည်။

ဘီဘီရှိသည် လူမိတာ နာတယ် ဖြစ်သွားကာ ဒေါ်ဖောင်းလေ သည်။ ထိုခဏာတွင် လီလာသည် အိပ်ရာမှ ရူးရူးဝါးဝါး အော်ပြန်သည်တွင် ပို၍ ဒေါသူပုန်ထသွားလေသည်။

“ငါ သေလိုက်ပါဟဲ၊ မိုးလင်းက နေဝိုင် သင်း ငါကို ဒုက္ခပေးနေ တာ အလုပ်မှ ဖြောင့်အောင် မလုပ်ရဘူး”

ဘီဘီရှိသည် ပေါင်မှန်း နှစ်ချပ်ကို မီးကင်လိုက်သည်။ ယခုမှုပင် လီလာသည် ပို၍ ကျယ်လောင်စွာ အော်ငါးလေသည်။

“တိတ်ပါဟဲ သေနာမလေးရဲ့၊ နှင့်ကို ဘယ်စုန်းမကများ ပြုစားလို့ ဒီလောက် ငါနေရတာလဲ၊ ငါမှာဖြင့် တစ်နေ့လုံး အားရတယ် မရှိဘူး၊ အဝတ်အစား လဲချိန်မှ မရဘူး၊ ဟိုဘက်အိမ် ဒီဘက်အိမ် ကူးချိန်မရ၊ ရျေးလည်း မသွားရဘူး၊ ဉာကလည်း ဆယ့်နှစ်နာရီတိုးမှ အိပ်ရတယ်၊ ဟဲ ရှိလာ၊ ရှိလာ၊ နှင့်ဘာမကလေးများ သွားချော့လိုက်စမ်းပါဉီး၊ အလကားပဲ၊ အိမ်ထဲမှာ သောက်စကား များနေတယ်”

ချွတ်တားဘာဘူယာည် ကလေးကို ပွဲကာ ရှိလာလက်သို့ ပေး၍
အင့်တိတ်စေရန် ဓာတ်စက်ဖွင့်လေသည်။

မူနှီးသည် ကြေးအိုးကို တိုက်နေရာမှ သီချင်းသံကို ကြားလေ
သည်။ အငြိမ်နေနိုင်တော့ဘဲ ကြေးအိုးတိုက်ရာမှ ထလေသည်။ မီးဖို့မှ
ဆာကာ သီချင်းသံ လာရာသို့ သွားလေသည်။

ဘီဘီရှိသည် အောက်ဟစ်နေရှု၍ ပေါင်မှန်း နှစ်ချပ် မီးကျမ်းသွား
လေသည်။ နောက်ထပ် နှစ်ချပ် ကင်ရပြန်လေသည်။

သာယာဖွယ် သီချင်းသံသည် တစ်မိနစ်မှ နှစ်မိနစ်ခန်း အိမ်ကို
ပုံးနှံသွားသည်။

ဘီဘီရှိသည် ညာနေ ဘာဘူလိုလိုယံ၏ မသာသို့ သွားနိုင်၊
မသွားနိုင် ချိန်ဆနေလေသည်။

မူနှီးသည် ကြေးအိုးကို ကပျာကသီ တိုက်ဆေးပြီး အိမ်ရှုပေါက်
မှ အိမ်တွင်းသို့ ဝင်ခဲ့သည်။

“ဟောကောင်လေး၊ မင်း ခြေထောက်ဆေးပြီးမှ ဝင်ခဲ့ရဲလားကွာ”

ဟု ချွတ်တားဘာဘူက မေးလေသည်။

“မဆေးရသေးဘူး ဘာဘူကြီး”

မူနှီးသည် ခြေစုံဖြင့် ကော်ကောပေါ်တွင် ရပ်နေသည်။

“အေး၊ အေး၊ ဒါဖြင့် ဟောဟို ဖျာပေါ် ရေဆေးလိုက်၊ အဲဒါ
ရေဆေးဖို့ ခင်းထားတာ”

ချွတ်တားဘာဘူက နောက်လိုက်သည်။

မူနှီးသည် အနည်းငယ် ရဲတင်းသွားသည်။ ချွတ်တားဘာဘူသည်
ဘူ့ကို ဝင်လာ၍ မဆူဟု သူ တွေးမိသည်။ သူ သီချင်းသံကို စူးဖိုက်၍
နားထောင်ချင်သည်။ ဓာတ်စက်ကိုလည်း သေသေချာချာ အနားကပ်၍
ကိုင်ကြည့်ချင်သည်။

‘ငါ ဘယ်လောက် ကံကောင်းသလဲ၊ ငါ နေတဲ့အိမ်မှ သီချင်း
ဆိုတဲ့ စက်တစ်ခု ရှိတယ်’

ဟု အားရဝမ်းသာ ဖြစ်မိကာ စိတ်ထဲတွင် ရေရှုတ်မိလေသည်။

မူနှီးသည် လုပ်စရာ ဟူသမှု ပြီးစီးအောင် လုပ်ပြီးမှ နားထောင်
မည်ဟု တွေးကာ မီးဖိုဆောင်သို့ ပြန်ခဲ့သည့်နောက် ပြာများကို သွှန်ရန်
လမ်းမသို့ ထွက်ခဲ့သည်။ ခဏတွင်းပင် ဓာတ်စက် ရပ်သွားလေသည်။

“မင်းနာမည် ဘယ်သူလဲဟေ့၊ မင်း ပြာတွေ ဒီအပုံမှာ ရောဖြီးပစ်နိုင်တယ်”

အရပ်ရှည်ရှည် ကောင်လေးတစ်ယောက်က မူန်းကို မေးလေသည်။ သူသည် ရော်ကိုတွင် သံပုံးကို ရော်နေ၍ တခြား ကောင်လေး နှစ်ယောက် ကိုလည်း ရော်ကိုတွင် တွေ့ရသည်။

“မင်းကရော ဒီမှာ အစေခဲလား”

မူန်းက ပြန်၍ မေးလေသည်။

“အေး၊ ငါ ဘာဘူးပိုပယ်ဒတ်စဲ့၊ အိမ်မှာ နေတယ်၊ သူက မင်းဘာဘူထက် ကြီးတယ်ကဲ၊ မင်း ဘာဘူရော၊ ငါ ဘာဘူရော တစ်ရုံးတည်းလုပ်တာပဲ၊ အားလုံး ဟိုရှိရာယူက လာတာ”

“ငါကတော့ ဂနိုကရာက လာတာကဲ”

နောက်ဆက်၍ မူန်းက သူတို့ရွာအကြောင်း၊ ချွာမှုလျော့တွေ အကြောင်း၊ သူဦးလေး ဒရာရမ်းနှင့် ရှုန်နှိမ်းသို့ လာခဲ့ပုံတို့နှင့် သူ ငယ်ငယ်က သူ့ခိုဘများနှင့် ဟိုရှိရာယူသို့၊ ရောက်ဖူးကြောင်းတို့ကို ပြောပြုလေသည်။ မြောက်ပိုင်း အိန္ဒိယတိုင်းသားများပါပီ ဘွင်းဘွင်းနှင့် ရှင်းရှင်း ပြောကြ၏။ သူတို့ တစ်ယောက်နှင့်တစ်ယောက် ယုံကြည်မှုကို လဲလှယ်လိုက်ကြသည်။

အိမ်ဆီမှ သံစုံချင်းသံ တစ်သံကို ကြားရပြန်ရာ မူန်းသည် အိမ်ဆီသို့၊ ပြန်၍ သုတ်ခြေတင်တော့သည်။

“ဟေး၊ မျောက်လေး”

ချွေတ်တားဘာဘူက သူကို ပြောင်ခေါ်သည်။ မူန်းသည် ဖျာပေါ်တွင် မျောက်ကဲ့သို့၊ ပြောင်ချော်ချော် ထိုင်ကာ ချွေတ်တားဘာဘူနှင့် အဓိန်းသင့်သွားကြသည်။ မူန်းက သီချင်းသံကို လိုက်ကာ မျောက်က ကပြဲလေသည်။

“ကြည့်စမ်း၊ ဦးလေး ကြည့်စမ်း၊ ဒီကောင်လေး မျောက်လိုက်နေတယ်”

ရှိလာက ရယ်လေသည်

“အေး၊ အေး၊ ကောင်းတယ်ကဲ”

လိုလာကလေးသည် လက်ခုပ်လက်ဝါးတီးကာ သဘောတွေ့နေသည်။

“ကွွန်မ ဝက်ဝံလုပ်မယ် ဦးလေး”

မူန်းက သွားဖြေပြ၊ မျက်လုံးဖြေပြနှင့် တကယ့် မျာ်က အသွင် အသုံးတော်ခံလေသည်။

“ဟဲ ဘာသံတွေလဲဟဲ၊ ဒီကောင်လေးက ဘာလို့ အောင်ခန်းထဲမှာ လာနေရတာလဲ၊ ဒါ နင့် နေရာ မဟုတ်ဘူး”

အားလုံးပင် ဘီဘီရှိ အသံကြား၍ ဖြစ်သက်သွားကြသည်။

“နင့် ဘာလို့ နင့်သင်တွေနဲ့ ရောနောရတာလဲ”

မူန်းသည် မီးဖိုချောင်သို့ လစ်ပြီးတော့သည်။ ဒီတစ်ခါတော့ မူန်းမှာ ရောက်စကလောက် ဘီဘီရှိအသံကို မတုန်လှပ်တော့။ ခဏအတွင်း က သီချင်းစက်မှ အသံစုံနှင့် စိတ်ရှိလက်ရှိ ပျော်ခဲ့၍ ကျေနပ်နှစ်သိမ့်၍ပင် နေသေးသည်။ မီးဖိုမှ မီးဖိုများ အုတွက်လာကာ မူန်းမျက်နှာကို ဖုံးလွှမ်း သွားသောကြောင့် တော်ကြောင်နေသော ဘီဘီရှိ၏ မျက်လုံးအစုံသည် မူန်း၏ အချိုပ်၏ သကာလောင်းထားသော မျက်နှာကို မမြင်ရ။ သို့မဟုတ် လျှင် မူန်းကို မြင်ကာ ဆူဆောင့်လိမ့်းမည် အမှန်ပင် ဖြစ်သည်။

“နင့်နေရာက မီးဖိုချောင်၊ နင် ဘယ်တော့မှ နောက်ကို ကလေး တွေနဲ့ ချုတ်တားဘာဘူးဆီးကို မသွားရဘူး၊ မြိုင်မြိုင် လုပ်စရာရှိတာတွေ လုပ်၊ ဆယ်နာရီထိုးရင် ဘာဘူးကြီး ရုံးသွားရမယ်၊ ရှိလာလည်း ကျောင်း သွားရမယ်၊ နင် အလုပ်ကို တွင်ကျယ်အောင် လုပ်ရမယ်၊ နင့်ကို အလှကြည့် ဖို့၊ ခေါ်ထားတာ မဟုတ်ဘူး၊ နင့်ကို လခ ကောင်းကောင်း ပေးထားရတာ၊ ဒါလောက် ပိုက်ဆံကို နင့်တံ့သက်မှာ နင့်ဆူမှာ မြင်ဖူးရဲ့လား၊ နင် မပြောနဲ့၊ နင့်အမေတောင် ဒီလောက် ပိုက်ဆံ ကိုင်ရမှာ မဟုတ်ဘူး၊ နင် ဒီလောက် လခရတာ တော်လှပြီ”

ဟုတ်သည်၊ သုံးကျပ်မျှသော အသပြာကို မူန်း မမြင်ဖူးချော်။

ထွေ့၏၊ ကံကောင်းစွာ၊ ကံကောင်းလေစွာ။

“နောက်ပြီး ငါ အိမ်ဘေးမှာထိုင်ပြီး ချေးမယိုပါနဲ့၊ ဂျာဒူးဝါလား လာရင် တောင်ကုန်းအောက်က အစေခံအိမ်သာကို မေးထား သိလား၊ နောက် ငါအိုးတွေကို လက်မဆေးဘဲ ဘယ်တော့မှ မကိုင်နဲ့၊ နင့်ကိုယ်က ည်စ်တီးညှစ်ပတ်နဲ့၊ ရေချိုးပြီးရင်လည်း ဒီအဝတ်နဲ့ သုတ်တာပဲ၊ လက်မှာ ပေရင်လည်း ဒီအဝတ်ကို သုတ်တာပဲ၊ ဘာလို့ ငါဆီမှာ မျက်နှာသုတ်ပဝါ မတောင်းသလဲ၊ နင် မရှုက်ဘူးလားဟင်၊ ရှိလာ ရှိလာ သွားစမ်း၊ သော့တွေ့ ထဲက မျက်နှာသုတ်ပဝါ အစုံတစ်ထည် ယူပြီး ဒီခွေးမျိုးလေးကို ပေးလိုက်

စမ်း၊ ကြားရဲလား၊ လက်မဆေးဘဲ ငါ ပစ္စည်းဆို ဘာမှ မထိန့်၊ ခု ရေချိုးပြီးကတည်းက ဘာများ ကိုင်လာသေးလဲ”

“ဘာမှ မကိုင်ပါဘူး ဘီဘီရို့”

ပါးစပ်ကသာ ပြောရသောလည်း သူ့စိတ်ထဲတွင် သီချင်းသံနှင့်အတူ ခုနှစ်ဖွေနေ၍ နားကတော့ စာတ်စက်ဆိုလို့ ရောက်နေသည်။ ဘီဘီရို့ ပြော သည်မှာ သူ့နားထဲသို့ ဝင်သည့် စကားလုံးလေးမျှသာ ဝင်သည်။

“အေး၊ ဒါနဲ့၊ နင် ဒိုးတွေ ကိုင်တယ် မဟုတ်လား”

“လက်ဆေးပြီးမှ ကိုင်တာပါ ဘီဘီရို့”

“နင် ဘာမှ မကိုင်ဘူးနော်”

“မကိုင်ဘူး ဘီဘီရို့”

“အမှိုက်တွေရော့”

“အမှိုက်သွေ့နှုံးတော့ ကျွန်တော် ရော့က်မှာ လက်ဆေးခဲ့တယ်”

“နောက်ရော့”

“ဘာမှ မကိုင်တော့ဘူး”

မူန်းမှုသား သုံးလိုက်သည်။ အမှိုက်များ သွန်အပြီး ရော့က်တွင် သူ ရောမဆေးခဲ့။ ကော်ဇာတွင် လက်သုတ်လိုက်သည်။

“အေး၊ ချွေတ်တားဘာဘူးဆို လက်ဖက်ရည် ယူသွားး”

မူန်းသည် ဘယ်သို့၊ လက်ဖက်ရည်ကို ယူရမည် မသိ။ ပန်းကန် ပြားနှင့် လက်ဖက်ရည်အိုးကို တစ်ခုစီပဲ ယူသွားရမလား၊ လင်ပန်းကိုပဲ မ သွားရမလား သူ သေချာရန် ဘီဘီရို့ကို မေးလေသည်။

“ဘယ်လို ယူသွားရမလဲ ဘီဘီရို့”

“ဘယ်လို ယူသွားရမယ်၊ နင် ဒါလောက်မှ မသိဘူးလား၊ ဒရာရမဲ့ က ဘယ်လို ထိုင်းတဲ့ ကောင်းကလေးများ ခေါ်လာပါလိမ့်။

“ဒီအိုးတွေက ဘာနဲ့ လုပ်ထားတာလဲ ဘီဘီရို့”

ဘီဘီရို့ ပြောသည်ကို သူ မကြား၊ တွေးချင်ရာတွေး၍ ကြေးအိုး များကို ဘယ်သို့ လုပ်ထားပုံကို မေးပြန်သည်။

“ခွေးမျိုး၊ ငါ စကားပြောနေတုန်း ဝင်ရှုပ်တယ်၊ သွား လက်ဖက် ရည် ပို့ချာ၊ အေးကုန်ရေးမယ်၊ ကျေမကွဲစေနဲ့၊ ကွဲရင်တော့ နင့်ခြေထောက် ရိုက်ချိုးထားမယ်၊ နားလည်လား”

မူန်းသည် လင်ပန်းကို မကာ စိတ်ပါလက်ပါ ချွေတ်တားဘာဘူးဆိုသို့။

ပြေးလေသည်။

“ဟေ့ လက်ဖက်ရည် လာပြီဟေ့၊ လက်ဖက်ရည်၊ လက်ဖက်ရည်”

ရှိလာသည် အောက်မှာ မြှေးနေသည်။ သူမျက်လုံးပြာကလေးများမှာ
အရည်ပျောကျကာ နှုတ်ခမ်းများမှာလည်း လူပ်ရှားလေသည်။

“ဟီး၊ လက်ဖက်ရည် သောက်ချင်တယ်”

လီလာငယ်က အော်ပြန်သည်။ လီလာငယ်သည် သီချင်းသံတွင်
ပျော်မြှေးနေရာမှ အော်လိုက်သည်။

“ချထားခဲ့ဟေ့ အသားမည်းလေး”

ချုတ်တားဘာဘူက စကားအမှား သုံးလိုက်သည်။ သို့သော် သူ
စိတ်ပါလာက်ပါ မှားလိုက်ခြင်းပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘင်္ဂလိပ်
မင်းဘုရားများကလည်း သူတို့ တာပည့်များကို ဒီလိုပင် ‘ထားခဲ့ဟေ့ လူမည်း
လေး’ ဟု ပြောကြသည်ကို သူ အတုန်းလိုက်ခြင်းပင် ဖြစ်သည်။ အမှန်
မှာတော့ ချုတ်တားဘာဘူမှာ ဘိုစိတ်ဝင်ကာ သူပေါင်သူ လှန်ထောင်း
လိုက်ခြင်းပင် ဖြစ်သည်။

“ပါပါ၊ လက်ဖက်ရည် သောက်ရအောင်”

ရှိလာက ယခုတိုင် အိပ်နေသော ဘာဘူး ဖေဖေကို အော်၍
ခေါ်လိုက်သည်။

“ဘာလို့ နှီးရတာလဲဟဲ့၊ ရုံးမှာ တစ်နေ့လုံး ပင်ပန်းလာရတာ”

ဘီဘီရှိက အော်ပြန်သည်။

ဘာဘူနယ်ရမ်းသည် ခြေသံဖော့နှင့်ကာ ဧည့်ခန်းသို့ ထွက်လာခဲ့
သည်။ ဘီဘီရှိကို သူ လန့်သည်။ ဘီဘီရှိနှင့် မနက်စောစော မဆူမပွဲက်လို့။

မူန်းသည် လက်ဖက်ရည်လင်ပန်းကို စားပွဲပေါ်တွင် ချုံးကာ
နောက်ဖော်သံခါးသို့ ပြန်လာခဲ့သည်။ ချုတ်တားဘာဘူသည် လည်ပင်းရည်
ကရားကြီးထဲမှ နားနို့ကို ငဲ့လိုက်သည်။ နောက် လက်ဖက်ရည်အိုးမှ
လက်ဖက်ရည်ကို ထည့်ပြန်သည်။ ပြီးမှ သကြားကို ထည့်ကာ မွေးလေသည်။

‘ထူးဆန်းတာပဲ၊ ဘာလို့ နားနို့ကို တစ်ခါင့်၊ နားနို့ကို တစ်ခါ
လောင်း လုပ်ရတာလဲ၊ အိမ်မှာဆိုရင် ဒေါ်လေးက နားနို့ရော၊ လက်ဖက်
ခြောက်ရော၊ သကြားရော တစ်ခါတည်း ရောကျိုလိုက်တာပဲ၊ နောက်ပြီး
မုန်းပြားကြီးကိုလည်း မီးမြှုံးကိုလည်း’

မူန်းမှာ တအုံတည့် စဉ်းစားမိလေသည်။ သူ ပေါင်မုန်းကို တစ်ခါမျှ

မမြင်ဖူးချေ။

“ယို ဘယ်မလဲဟော၊ ဟေး၊ မျှာက်ကလေး ယိုရောက္ခ၊ သွား ဘီဘီရှိဆီ ယိုဖြစ်ဖြစ်၊ ထောပတ်ဖြစ်ဖြစ် သွားတောင်းချေ”

“ဒီမှာ ယိုနဲ့ထောပတ်၊ သူတို့ သွားပြီး အပင်းဆို့ချေ၊ ငါကတော့ အစေခံလို ကုန်းလုပ်နေရတယ်၊ သင်းတို့ကတော့ ကောင်းကောင်းစားလို့”

မူန်းသည် ယိုဘူးကို ဧည့်ခန်းဆောင်သို့၊ ယူသွားလေသည်။ သူတို့ မြန်ရေရှုက်ရေ စားသောက်နေကြသည်ကို ဘေးမှ ကြည့်နေမိသည်။

“လာခဲ့၊ လာခဲ့၊ သေနာကောင်လေး၊ ဘယ်မှာလဲ ဟင်”

ဘီဘီရှိက မူန်းကို အော်ခေါ်လေသည်။ ရှိလာက သူဦးလေးကို မူန်းအား လက်ဖက်ရည် တိုက်ရမလားဟု မေးသည်ကို ဘီဘီရှိ ကြား၍ ခေါ်ခြင်း ဖြစ်သည်။

“ဧည့်ခန်းကို လက်ဖက်ရည် သွားပို့ပြီးတာနဲ့ နင့်အလုပ် ကုန်ပြီးလို့ ထင်သလား”

မူန်းသည် ဝမ်းနည်းစွာနှင့် ရှိလာ၏ လက်ဖက်ရည်ကို မသောက်ရဘဲ မီးဖို့ဆောင်သို့၊ သုတေခြေတင်ခဲ့ရသည်။

“လာခဲ့၊ အိုးတွေကို ပြာနဲ့တိုက်၊ သောက်ပျင်းကဖြင့် ထူလိုက်တာ လွန်လို့၊ ပြောင်အောင်တိုက်၊ သိလား၊ အမယ်လေးဟဲ့၊ ငါများ ဘယ်သူမှ ကူမယ့်သူ မရှိဘူး၊ ထားခဲ့၊ ထားခဲ့၊ ငါပဲ လုပ်လိုက်ပါမယ်၊ ဘယ်တော့မှ နင့်ကို မျက်နှာ လွှဲရမှာလဲ၊ ဟိုအပေါ်က အိုးတွေနဲ့ ယဉ်ကြည့်စမ်း၊ နင်တော့လား”

ထိုအချိန်တွင် ဘီဘီရှိကို အီမံထဲမှ ဘာဘူးက ခေါ်လိုက်သည်။

“ရှိလာတို့ အမေရာ့ လက်ဖက်ရည်ပန်းကနဲ့ တစ်လုံးဟော၊ ဘာဘူးရမ်းလား လာလို့၊ နောက်ပြီး မှတ်ဆိတ် ရိုတ်ချင်လို့ ရေနေးကိုလည်း အဆင်သင့်ဟော၊ ရှိလာလည်း ရေချိုးတော့၊ ဘာဘူးရမ်းလားရဲ့ သမီးကြီးတွေ တောင် လာခါနီးနေပြီ၊ ကျောင်းသွားရမယ်”

ဘီဘီရှိသည် လက်ဖက်ရည်ပန်းကနဲ့ တစ်လုံးကို စင်ပေါ်မှ ယူကာ ဧည့်ခန်းဆောင်သို့၊ ဝင်သွားလေသည်။ မူန်းသည် ဘီဘီရှိ ထွက်သွားသည့်တစ်ခဏာတွင် စိတ်သက်သာရမောလေသည်။ ဘီဘီရှိသည် မီးစို့သို့၊ ဝင်လာကာ ဘာဘူးကြီး အလိုဂိုသော ရေနေးလုံးကို မူန်းအား အပိုခိုင်းလိုက်ပြီး ရှိလာနှင့် လီလာတို့ကို ရေချိုးပေးနေလေသည်။



ကျော်အောင်

(၁၉၂၇-၂၀၀၀)

ပရုတ္တာမြို့၊ ပေါင်းလောင်းရှင်ရပ် အဖ ဦးကြင်မောင်၊ အမိ ဒေါ်တင်မြှင့်
တို့က ၁၉၂၇ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နောက်တွင် မွေးဖွားသည်။ ငယ်မည်မှာ
အောင်ကြည်၊ အမည်ရင်း ဦးကျော်အောင်ဖြစ်သည်။

ငါးနှစ်အဆွယ်မှ ရှစ်တန်းအောင်သည်အထိ ပရုတ္တာမြို့၊ ဝက်စလီ
ကျော်းတွင် ပဟာသင်ကြားသည်။ ရှစ်တန်းအောင်သည်နှစ်တွင် စစ်ဖြစ်သည်။
၁၉၄၆ တွင် တဗ္ဗာသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး၊ ဆေးတဗ္ဗာသိုလ်သို့
တက်ရောက်သည်။ သို့သော် နောက်ပိုင်းတွင် ဝိဇ္ဇာပညာရပ်သို့၊ ပြောင်းလ
သင်ကြားသည်။ ၁၉၅၄ တွင် ရန်ကုန်တဗ္ဗာသိုလ်က ဝိဇ္ဇာဘွဲ့ရရှိသည်။

၁၉၄၄ ခုနှစ်တွင် ဗမာ့တပ်မတော်သို့ဝင်သည်။ ပဋိမပတ်
မိုလ်သင်တန်းတက်သည်။ ၁၉၄၅ ခုနှစ် ဖက်ဆစ်တော်လှန်ရေးတွင် တိုင်း(၁)
၁၀၃ တပ်ရင်း၌ ပါဝင်တိုက်ခိုက်ခဲ့သည်။ ပရုတ္တာမြို့၊ ပြည်သူ့ရော်အဖွဲ့
အတွင်းရေးမှူး (၁၉၄၆)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအမှုဆောင်
(၁၉၄၇-၁၉၄၉)၊ စာပေသစ်မဂ္ဂဇော် အယ်ဒီတာအဖွဲ့ဝင် (၁၉၅၀)၊ မြန်မာ-
ရှိုးပို့ယက်ယူကျေးမှုအသင်း၏ အတွင်းရေးမှူး (၁၉၅၂-၅၃)၊ တဗ္ဗာသိုလ်
ဘာသာပြန်ဌာန (၁၉၅၅-၅၆)၊ သမိုင်းကော်မရှင် (၁၉၅၆-၅၇)၊ တဗ္ဗာသိုလ်

ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန (၁၉၅၇-၈၇) တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

မြန်မာစာအဖွဲ့ အဖွဲ့ဝင်၊ ပခုဂ္ဂားအုံးဖော်ပေါ် ရွှေးချယ်ရေး အဖွဲ့ဝင်၊ အမျိုးသားစာပေဆူ စိစစ်ရွှေးချယ်ရေး ကော်မတီဝင်၊ မြန်မာနိုင်ငံ စာပေနှင့် စာနှင့် ဇာတ်ဝင်းအဖွဲ့၊ ဥက္ကဋ္ဌ (၂၂-၆-၁၉၉၈ မှ ၁၃-၂-၂၀၀၀ ထိ) ဆောင်ရွက်ခဲ့သည်။

၁၉၄၇ တွင် ပြည်သူ့ရဲတော်ဂျာနယ်၌ စာ စတင်ရေးသည်။ ပင်ကိုရေးဝထ္ထုများတွင် နိမ္မာန်ဘုရားပျောက်ဆုံးခြင်း၊ အနီးလက ကြော်ဖြူပွင့်နှင့် သမဂဂ္ဂအလံတော်အောက်ဝယ် တို့သည်လည်းကောင်း၊ ဘာသာပြန်ဝထ္ထုများတွင် ကုလိုဏ် စိတ်က စက်ရုံကလေး၊ အမှောင်ခေတ်က ချစ်သူများ၊ နှလုံးလှဆရာဝန်၊ ချုံကင်း၊ မာကိုပိုလို၊ အကောင်းမြင်သမား တို့သည်လည်းကောင်း၊ ခရီးသွားမှတ်တမ်းအဖြစ် ဓားလွတ်ကိုင် ဆာမူရှင်း၏ ကိုကာကိုလာယဉ်ကျေးမှု နှင့် ဟောင်ကောင်နောက်းသည်လည်းကောင်း၊ ကျမ်းစာအုပ်များတွင် မတ်ဝါဒလမ်းညွှန်၊ လူ့သမိုင်း၊ ကမ္မာ့ဂန္ဓာဝင် တစ်ဆယ်နှင့် ကမ္မာ့ကျော် ၁၀၀ (ညွှန်.ကြိုး၊ မင်းကျော်တို့နှင့် ပူးတွဲရေး)တို့သည်လည်းကောင်း ထင်ရှားသည်။ တော်ရှင်းမြေ [၁၉၆၇ အမျိုးသားစာပေဆူ (ဘာသာပြန်)]၊ အရေးကြီးပြီ သွေးစည်းကြိုး [၁၉၇၁ အမျိုးသားစာပေဆူ (ဝထ္ထုရည်)]၊ အို ရောရာဆလင် [၁၉၉၅ အမျိုးသားစာပေဆူ (ဘာသာပြန်၊ သုတေ)]၊ နေဝါဒနှင့်များ [၁၉၉၈ အမျိုးသားစာပေဆူ (ဘာသာပြန်၊ သုတေ)]၊ ရရှိခဲ့သည်။ ၁၉၉၆ တွင် နိုင်ငံရှားရည် ဒုတိယအဆင့်၊ ၁၉၉၉ ရန်စ်စက်တင်ဘာ ၂၄ ရက်တွင် အရေ့တောင်အာရုံစာပေဆူ (S.E A Writers Award) ချီးမြှင့်ခဲ့ရသည်။

၂၀၀၀ ပြည်နှစ် ဖေဖော်ဝါရီ ၁၃ ရက် ညနေ့ ၄ နာရီတွင် ရန်ကုန်မြို့ မြို့ ကွယ်လွန်သည်။

* * *